

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်

သဘာဝအခြေခံခရီးသွားလုပ်ငန်း ၂၀၁၅ - ၂၀၁၈



မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်မေလတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒနှင့် စီမံအုပ်ချုပ်မှုမဟာဗျူဟာ (၂၀၁၅-၂၀၂၅) အား စတင်ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါမူဝါဒတွင် မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းအား အောက်ပါအတိုင်း အဓိပ္ပါယ်သတ်မှတ်ဖော်ပြထားပါသည်-

"သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုသည်မှာ သဘာဝနယ်မြေများအတွင်းနှင့်အပြင်၌ ခရီးသွားလုပ်ငန်းဆိုင်ရာဆောင်ရွက်မှုတစ်ခုဖြစ်ပြီး အောက်ဖော်ပြပါလိုအပ်ချက်သုံးခုအား ဖြည့်စည်းပေးနိုင်ရန်အတွက် စီမံအုပ်ချုပ်မှုဆိုင်ရာအချက်များ၊ စနစ်များနှင့် လုပ်ငန်းစဉ်များအား ဦးစားပေးဆောင်ရွက်သည့်လုပ်ငန်းတစ်ခု ဖြစ်ပါသည်-

- ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်၊
- ဒေသခံများနှင့် လာရောက်လည်ပတ်သူများအား ပညာပေးခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းများအား သင်ယူနားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်လာစေခြင်းဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်မည့်ဒေသများရှိ သဘာဝနှင့်ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးရှိသည့်အရာများအား ကာကွယ်ထိန်းသိမ်းသွားနိုင်ရန်၊
- သဘာဝနယ်မြေများအတွင်းနှင့်အပြင်တွင် နေထိုင်နေကြသည့် ဒေသခံပြည်သူများအား စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးအမြတ်ရရှိခံစားစေခြင်းဖြင့် (က) ရေရှည်မတည်တံ့နိုင်သည့်အသက်မွေးဝမ်းကျောင်းဆိုင်ရာအလေ့အကျင့်များအား လျော့နည်းပပျောက်စေရန် (ခ) သဘာဝနယ်မြေပူးပေါင်းစီမံအုပ်ချုပ်မှုနည်းလမ်းများတွင် ၎င်းတို့ ပူးပေါင်းပါဝင်လာစေရေး ညှိနှိုင်းဆွေးနွေးရန်။"

မြန်မာ့သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒတွင် ကမ္ဘာနှင့်အဝှမ်းသိသာထင်ရှားသည့် မြန်မာနိုင်ငံ၏သဘာဝအရင်းအမြစ်များနှင့်ပေါ်ကြွယ်လှသည့် ဂေဟစနစ်များအား အလေးပေး ဖော်ပြထားပြီး မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်နယ်ပယ်အသီးသီးမှပူးပေါင်းပါဝင်ဆောင်ရွက်သူများ၏အခန်းကဏ္ဍနှင့်စိတ်ပါဝင်စားမှုများကို ထည့်သွင်းစဉ်းစားထားပါသည်။ မူဝါဒတွင် အောက်ပါအတိုင်းဖော်ပြပါရှိပါသည်-

"တိုးချဲ့ဖွံ့ဖြိုးစဉ်းစားသည့်မြန်မာနိုင်ငံ၏သဘာဝနယ်မြေများကွန်ယက်အား စီမံအုပ်ချုပ်မှုတိုးမြှင့် သွားနိုင်ရေးအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းအား တွန်းအားတစ်ရပ်အဖြစ် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ဤမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူများအားလုံး ညှိနှိုင်းပူးပေါင်းပါဝင်ရန်၊ နိုင်ငံ၏ထူးခြားသည့်ဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်မည့်စီမံအုပ်ချုပ်မှုဆိုင်ရာနည်းလမ်းများနှင့် စီးပွားရေး လုပ်ငန်းနမူနာပုံစံများ ဖော်ဆောင်ရန်၊ ဌာနတိုင်းရင်းသားလူမျိုးစုများအား ၎င်းတို့နေထိုင်ရာ ဒေသများအား ထိန်းသိမ်းထားသည့်အတွက် ချီးမြှင့်မြှောက်စားရန်"

ဤရည်မှန်းချက်အရ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဖော်ပြချက်တွင် မြန်မာနိုင်ငံ၏သဘာဝနယ်မြေများ အတွင်းနှင့်အပြင်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းအား စနစ်တကျ အစီအမံများ ဖြင့် စနစ်တကျ စီမံအုပ်ချုပ်သွားရန် ထပ်မံရှင်းလင်းထားပါသည်။

၂၀၂၀ ခုနှစ်မတိုင်မီ အရည်အသွေးမြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ တည်ထောင်သွားမည်ဖြစ်ပါသည်။ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ ဈေးကွက်များအား ဦးတည်ချက်ထား၍ ဤလုပ်ငန်းအတွေ့အကြုံများအား နက်ရှိုင်းလှသည့်တောများ၊ အရှေ့ဟိမဝန္တာတောင်တန်းများနှင့် မြိတ်ကျွန်းစုနေ ဆလုံလူမျိုးများ၏ လေ့ဖြင့်သွားလာနေထိုင်သည့် လူနေမှုဘဝများ အပါအဝင် ထူးခြားလှပသည့် မြန်မာနိုင်ငံ၏ဂေဟစနစ်များကို အပြည်ပြည်ဆိုင်ရာမှ သတိထားမိလာစေရေး အသိပညာတိုးမြှင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သဘာဝနယ်မြေများ အတွင်းနှင့်အပြင်တွင် ဝန်ဆောင်မှုများ ဖန်တီးပေးရန်လိုအပ်သည့် နေရာများနှင့် အချိန်ကာလများအား ဆုံးဖြတ်သွားနိုင်ရန်အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာမူဘောင်တစ်ခုအား ရေးဆွဲသွားမည် ဖြစ်ပါသည်။ ဤမူဘောင်မှာ သဘာဝနယ်မြေများ၏ ရည်မှန်းချက်များအောင်မြင်ရေးအတွက် စဉ်ဆက်မပြတ် အထောက်အပံ့နှင့်ငွေကြေးလိုအပ်ချက်အချို့အား ဖြည့်ဆည်းပေးနိုင်မည့်အပြင် နေရာဒေသ၏ အခြေအနေများနှင့် သင့်လျော်သည့် စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများ၏ ပုံစံ၊ ပမာဏနှင့် စီမံအုပ်ချုပ်မှုစနစ်များဆိုင်ရာဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း အထောက်အကူပြုမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် ထူးခြားသည့် သဘာဝအနေအထားများတည်ရှိပြီး ခရီးသွားများ အလွန်စိတ်ဝင်စားသည့်သဘာဝနယ်မြေများအား နမူနာပုံစံငယ်များအဖြစ် အသုံးပြု၍ နိုင်ငံနှင့်အဝှမ်းတွင် ပုံတူပွားအသုံးပြုနိုင်မည့် အလေ့ အကျင့်ကောင်းများနှင့်နည်းလမ်းသစ်များအား စမ်းသပ်သွားမည် ဖြစ်ပါသည်။

သဘာဝနယ်မြေများနှင့်ပတ်သက်၍ ဤမူဝါဒ၏ စီမံအုပ်ချုပ်မှုမဟာဗျူဟာတွင် သဘာဝနယ် မြေများထိန်းသိမ်းစီမံအုပ်ချုပ်မှုဆိုင်ရာစီမံချက်များနှင့်လိုက်လျောညီထွေရှိသည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ စီမံချက်များရေးဆွဲသွားရန်လိုအပ်ချက်အားဖော်ပြထားပါသည်။

လန်ပီအက္ကဝါအမျိုးသားဥယျာဉ်မှာ ၄ နှစ်သက်တမ်းရှိ အထွေထွေစီမံအုပ်ချုပ်လုပ်ငန်းစီမံချက်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းအထောက်အကူပြုစီမံချက်ရှိသည့် မြန်မာနိုင်ငံ၏ပထမဆုံး သောသဘာဝနယ်မြေတစ်ခုဖြစ်ပါသည်။

အတိုကောက်စကားလုံးများ

ASEAN	အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း
EIA	ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှု အကဲဖြတ်စမ်းစစ်လေ့လာခြင်း
IUCN	အပြည်ပြည်ဆိုင်ရာ သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့
LMNP	လန်ပီအက္ကဝါအမျိုးသားဥယျာဉ်
LMNP-EMB	လန်ပီအက္ကဝါအမျိုးသားဥယျာဉ်- သဘာဝအခြေခံခရီးသွားလုပ်ငန်း ကြီးကြပ်ရေးဆိုင်ရာဘုတ်အဖွဲ့
LMNP-GMP	လန်ပီအက္ကဝါအမျိုးသားဥယျာဉ်အထွေထွေစီမံအုပ်ချုပ်မှုစီမံချက်
MONREC	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
MG-EG	မကြုံရလက်-သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့
MOHT	ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
MTF	မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ဖယ်ဒရေးရှင်း
NGO	အစိုးရမဟုတ်သောအဖွဲ့အစည်း
PES	ဂေဟစနစ်ဝန်ဆောင်မှုများအတွက် အခပေးငွေ
UN	ကုလသမဂ္ဂအဖွဲ့

အနှစ်ချုပ်

လန်ပိအက္ကဝါအမျိုးသားဥယျာဉ်မှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၂၀၅ စတုရန်းကီလိုမီတာရှိသည့် IUCN အဆင့်အတန်း ၂ အဖြစ် အသိအမှတ် ပြုထားရသည့် အမျိုးသားဥယျာဉ် ဖြစ်ပါသည်။ ဥယျာဉ်အား မြန်မာနိုင်ငံအစိုးရမှ ၁၉၉၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ် အဖြစ်လည်းကောင်း ၂၀၀၄ ခုနှစ်တွင် ၄က်နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် အရေးပါသည့်နေရာ တစ်ခုအဖြစ်လည်းကောင်း သတ်မှတ်ခဲ့ပါသည်။ ဥယျာဉ်၏ပြဋ္ဌာန်းချက်မှာ ထိန်းချုပ်မှုအားနည်းပြီး ဖျက်ဆီးမှုအားကောင်းသည့် စီးပွားဖြစ်ငါးဖမ်းနည်းလမ်းများ၊ အခြားဒေသများမှ လူများဝင်ရောက်အခြေချနေထိုင်လာခြင်း၊ လူဦးရေတိုးပွားလာခြင်းနှင့် ဥယျာဉ်အတွင်း အခြေချနေထိုင်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကြောင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည့် ဥယျာဉ်ရှိ ပေါကြွယ်လှသည့်အပင်နှင့်တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်သွားရန် ဖြစ်ပါသည်။

လန်ပိအက္ကဝါအမျိုးသားဥယျာဉ်သို့ ခရီးသွားများလာရောက်လည်ပတ်နေသည်မှာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ ဥယျာဉ်သို့ ခရီးသွားလုပ်ငန်းမှာ ရာသီအလိုက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ခန့်မှန်းချက်အရ တစ်နေ့ပျမ်းမျှဝင်ရောက်သူဦးရေမှာ ၃ ဦးမှ ၄ ဦးကြား ဖြစ်ပါသည်။ သို့ရာတွင် ခရီးသွားဦးရေမှာ နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိပြီး ခရီးသွားလုပ်ငန်းမှာ ပြည်ထောင်စုအစိုးရ၏ ဦးစားပေးအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သိပ်မကြာသည့် ကာလအတွင်း ခရီးသွားဦးရေ သိသာစွာတိုးပွားလာ နိုင်သည့်အနေအထားရှိပါသည်။ လက်ရှိကာလတွင် ခရီးသွားလုပ်ငန်းအား ဥယျာဉ်အတွင်းသာမက မြိတ်ကျွန်းစုများအထိ သွားရောက်လေ့လာနိုင်သည့် လေ့ဖြင့်ခရီးသွားခြင်းလုပ်ငန်းကိုသာ အလေးပေးဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာအစိုးရအနေဖြင့် ကျွန်းစုများသို့ သွားရောက်လေ့လာသည့်ခရီးသွားလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၃၈၇,၄၆၂ ရရှိခဲ့ပြီး အကြမ်းအားဖြင့်အဆိုပါခရီးသွားလုပ်ငန်းများ၏၅၀ရာခိုင်နှုန်းခန့်မှာလန်ပိအက္ကဝါအမျိုးသားဥယျာဉ်သို့ဝင်ရောက်ခဲ့သော်လည်း ဥယျာဉ်အနေဖြင့် အဆိုပါလုပ်ငန်းများမှ ငွေကြေးအကျိုးအမြတ် မရရှိခဲ့ပါ။ အလားတူ ဥယျာဉ်အား မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု ၅၉၈၈မှာလည်း အဆိုပါခရီးသွားလုပ်ငန်းတွင် ပါဝင်ခြင်း မရှိခဲ့သည့်အပြင် အကျိုးအမြတ်အနည်းငယ်မျှပင် မရရှိခဲ့ပါ။

သဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်၏ အဓိကရည်ရွယ်ချက်မှာ သဘာဝအခြေခံခရီး သွားလုပ်ငန်းဆိုင်ရာအစီအစဉ်များ ချမှတ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းအား ခိုင်မာစေမည့်ရေရှည် ရည်မှန်းချက် တစ်ခုနှင့် ၃ နှစ်တာကာလအတွက် လုပ်ငန်းစီမံချက် တစ်ခု ရေးဆွဲရန် ဖြစ်ပါသည်။ စီမံချက်တွင် အောက်ဖော်ပြပါ အဓိကရည်ရွယ်ချက် (၃) ခုပါဝင်ပါသည် -

(၁) ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်ဥယျာဉ်စီမံအုပ်ချုပ်မှုကုန်ကျစရိတ်များအား ထောက်ပံ့ပေးနိုင်မည့် ဝင်ငွေတစ်ရပ် ဖန်တီးနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် သူများထံမှ ဝင်ငွေကြေးငွေကောက်ခံခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်နိုင် ရေးလုပ်ငန်းစဉ် တစ်ခုအား အကောင်အထည်ဖော်သွားရန်၊

(၂) ခရီးသွားလုပ်ငန်းအဖွဲ့အစည်းနှင့်ဆက်စပ်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများတွင် ဒေသခံအိမ်ထောင်စုများ ပါဝင်လာစေခြင်း၊ ဒေသခံပြည်သူများ၏ ဥယျာဉ်ရှိ သဘာဝ အရင်းအမြစ်များအပေါ်မှီခိုမှုအား လျှော့ချပေးနိုင်ရန်အတွက် အလုပ်အကိုင်နှင့်တစ် ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည့်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊

(၃) သဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်မှု၊ ဥယျာဉ်ထိန်းသိမ်းရေးရည်ရွယ်ချက်များနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်ဂေဟစနစ်များထိန်းသိမ်းရေးလုပ်ငန်းများတွင် သဘာဝနယ်မြေများကွန်ယက်၏ အခန်းကဏ္ဍများအကြား ဆက်နွယ်မှုများကို ဒေသအဆင့်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့်အထိ အသိပညာပေးနိုင်ရေးအတွက် ပညာ ပေးလုပ်ငန်းများဆိုင်ရာ မဟာဗျူဟာများအား အကောင်အထည် ဖော်သွားရန်။

အများပြည်သူ၊ ပုဂ္ဂလိက၊ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်သူများနှင့် ဒေသခံပြည်သူကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်း ဆောင်ရွက်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများမှာ ဤရည်မှန်းချက်များ အကောင်အထည်ဖော်အောင်မြင်နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားမှု၊ လုပ်ငန်းအစီအစဉ်များနှင့်လုပ်ငန်းများအား ခိုင်မာစေမည် ဖြစ်ပါသည်။

လန်ပိအက္ကဝါအမျိုးသားဥယျာဉ်၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိသဘာဝနယ် မြေများအတွက် စံပြသဘာဝနယ်မြေတစ်ခု ဖြစ်လာစေရန်၊ ဒေသခံပြည်သူများအား လုပ်ပိုင်ခွင့်ပေးထားမှုအပေါ်အခြေခံ ၍ လာရောက်လည်ပတ်သူများအား ထူးခြားသည့်ခရီးသွားအတွေ့အကြုံများပေးစွမ်းခြင်း၊ ဥယျာဉ်အုပ်ချုပ်ရေးဝန်ထမ်းများ နှင့်ခရီးသွား လုပ်ငန်းအကြားခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုများ ဖန်တီးပေးခြင်းများနှင့်အတူ ဥယျာဉ်၏ ပေါကြွယ်လှ သည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ထူးခြားလှသည့် ဆလုံယဉ်ကျေးမှုများနှင့် ထူးခြား လှပစွာတည်ရှိနေသည့်ကုန်းမြေနှင့်ရေပြင်အ နေအထားများကြောင့် ကမ္ဘာ့အဆင့်အသိအမှတ်ပြု နေရာတစ်ခု ဖြစ်လာစေရန်တို့ ဖြစ်ပါသည်။ ဤသဘာဝအခြေခံခရီးသွား လုပ်ငန်းစီမံချက်တွင် ရည်မှန်းချက်အောင်မြင်ရေးအတွက် လုပ်ငန်းအစီအစဉ် ၄ ခုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း ၃၅ ခုအား ထည့်သွင်းဖော်ပြထားပါသည်။

လုပ်ငန်းအစီအစဉ် (၁) မှာ ပြည်သူလူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ဥယျာဉ်၏သဘာဝအ ခြေခံခရီးသွားလုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့၊ သဘာဝအခြေခံခရီး သွားလုပ်ငန်းမှ ရန်ပုံငွေထောက်ပံ့ခြင်းအစီအစဉ်များဖန်တီး၍ အကောင်အထည်ဖော်ခြင်း၊ သတင်းအချက်အလက် ကောက်ယူစုဆောင်းခြင်းနှင့် စနစ်တကျစာရင်းစိစစ်ခြင်းနည်းလမ်း များအား စတင်မိတ်ဆက်ခြင်းဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်နှင့် စီမံအုပ်ချုပ်မှု စနစ်များအား ပိုမိုခိုင်မာတောင့်

တင်းလာစေရန် ဖြစ်ပါသည်။

လုပ်ငန်းအစီအစဉ် (၂)မှာ လန်ပိအက္ကဝါအမျိုးသားဥယျာဉ်၏ ထွက်ကုန်များ တွင်ကျယ်လာစေရန်နှင့် ထုတ်လုပ်နိုင်စွမ်း ပိုမိုခိုင်မာလာစေရန်ဖြစ်ပါသည်။ ဥယျာဉ်၏ ပထမဆုံးသော ခေတ်မီသဘာဝအခြေခံဧည့်ရိပ်သာ တစ်ခုတည်းဆောက်ပြီးစီးသည့်အပြင် ဆလုံလူမျိုးစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အနေအထားများပါဝင်သည့် ဒေသခံများစီမံအုပ်ချုပ်သည့်လေ့လာ ရေးခရီးစဉ်များမိတ်ဆက်ပေးခြင်း၊ ဧည့်လမ်းညွှန်သင်တန်းများပေးခြင်းကဲ့သို့သောလုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤစီမံချက်မှာ အဆိုပါလုပ်ငန်းများ၏အောင်မြင်မှု၊ ပုဂ္ဂလိကအခန်းကဏ္ဍများနှင့်ပူးပေါင်းဆက်နွှယ်ဆောင်ရွက်မှုများ အပေါ်တွင် မူတည်နေသည့် အခြားသောထွက်ကုန်များကိုလည်း အသိအမှတ်ပြုသွားမည်ဖြစ်ပါသည်။

လုပ်ငန်းအစီအစဉ် (၃)မှာ ဥယျာဉ်အတွင်းတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ထွက်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဆောင်ရွက်နေသည့်လေ့လာရေးခရီးစဉ်များအားလုံးအတွက် ထိန်းသိမ်းရေးဆိုင်ရာဆက်သွယ်မှုများနှင့်စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ သဘောတူညီမှုများအား အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ ဆောင်ရွက်မည့်လုပ်ငန်းများတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများကြောင့်ဖြစ်ပေါ်လာသည့် အကောင်းအဆိုးပြောင်းလဲမှုများအား ဒေသခံပြည်သူများမှသတိပြုမိလာစေရန်ပုံမှန်အစည်းအဝေးများနှင့်ဤသဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်အား ဥယျာဉ်နှင့်သက်ဆိုင်သည့် လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းတင်ပြနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ပါဝင်ပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာထွက်ကုန်များနှင့် လေ့လာရေးခရီးစဉ်များ လိုအပ်မှုအနေအထားအား ဆုံးဖြတ်ရန်၊ ၎င်းတို့နှင့်ပတ်သက်သည့်ထုတ်လုပ်ပုံ ဆောင်ရွက်ပုံများကို စောင့်ကြည့်ထိန်းညှိသွားနိုင်ရန်အတွက် စီမံအုပ်ချုပ်မှုစနစ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ပါသည်။ လာရောက်လည်ပတ်သူများနှင့် ဒေသခံပြည်သူများအကြား ဥယျာဉ်စီမံအုပ်ချုပ်မှုကိစ္စရပ်များတွင် ပူးပေါင်းပါဝင်လာနိုင်စေမည့် သန္တာကျောက်တန်းများပြန်လည် ထိန်းသိမ်းရေးစီမံကိန်းများ၊ လိပ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်သွားရန် ရည်ရွယ်ချက်ဖြင့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လုပ်ငန်းအစီအစဉ် (၄)မှာ ဥယျာဉ်သို့ ခရီးသွားများအား ပိုမိုစွဲဆောင်သွားရန်နှင့် လာရောက်လည်ပတ်ရသည့် အတွေ့အကြုံအရည်အသွေးအား တိုးမြှင့်ပေးနိုင်ရန်အတွက် ဈေးကွက်မြှင့်တင်ခြင်းနှင့် သရုပ်ဖော်ရှင်းလင်းခြင်းစနစ်များအား အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ ဥယျာဉ်နှင့်သက်ဆိုင်သည့်ပုံပြင်များ၊ ပညာပေးလိုသည့်အချက်များအား အသစ်တည်ဆောက်ထားသည့် ခရီးသွားစင်တာနှင့် အင်တာနက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်တင်ပြသွားမည် ဖြစ်ပါသည်။ စုံလင်လှသည့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာအချက်အလက်များမှာ ပိုမိုပြည့်စုံသည့် ပညာပေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။ ဥယျာဉ်ဆိုင်ရာ ဗွီဒီယိုဖိုင်တစ်ခုအား ရိုက်ကူးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ စာရွက်စာတမ်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ဖယ်ဒရေးရှင်းတို့တွင် ခင်းကျင်းပြသသွားရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာခရီးသွားလာရေးအခမ်းအနားများတွင်လည်း ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ ခရီးသွားအသစ်များအား ဖိတ်ခေါ်နိုင်ရန်အတွက် ဈေးကွက်သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိဈေးကွက်အနေအထားများမှာ ဥယျာဉ်ထိန်းသိမ်းရေးနှင့်ဥယျာဉ်အားမှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၏လူနေမှုဘဝအတွက် အထောက်အပံ့ပေးနေသည့်အကျိုးကျေးဇူးများကို စိစစ်အတည်ပြုခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။



	အမှာစကား	2
	အတိုကောက်စကားလုံးများ	3
	အနှစ်ချုပ်	4
အပိုင်း ၁	အခြေအနေ လေ့လာဆန်းစစ်ခြင်း	7
၁.၁	နောက်ခံအကြောင်းအရာ	7
၁.၂	ဧည့်သည်အရေအတွက်နှင့် ဈေးကွက်အနေအထားများ	9
၁.၃	ထုတ်ကုန်များ၊ဝန်ဆောင်မှုများနှင့် လေ့လာရေးခရီးများ	10
၁.၄	ပူးပေါင်းပါဝင်ဆောင်ရွက်သူများနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ	14
၁.၅	အားသာချက်များ၊ အခက်အခဲများ၊ အခွင့်အလမ်းများနှင့် စွန့်စားရမည့်အနေအထားများ	15
အပိုင်း ၂	ရှေ့လုပ်ငန်းစဉ်များ	17
၂.၁	ရည်မှန်းချက်	17
၂.၂	လုပ်ငန်းအစီအစဉ်များ	17
	အစီအစဉ်-၁၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း စီမံချက်ရေးဆွဲခြင်းနှင့် စီမံအုပ်ချုပ်မှုများအား ခိုင်မာစေခြင်း	17
	အစီအစဉ်-၂၊ လန်ပိအက္ကဝါအမျိုးသားဥယျာဉ်၏ ထွက်ကုန်များ တွင်ကျယ်လာစေရန်နှင့် ထုတ်လုပ်နိုင်စွမ်း ပိုမိုခိုင်မာလာစေခြင်း	19
	အစီအစဉ်-၃၊ ထိန်းသိမ်းရေးဆိုင်ရာ ဆက်သွယ်မှုများနှင့် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ သဘောတူညီမှုများအား အကောင်အထည်ဖော်ခြင်း	21
	အစီအစဉ်-၄၊ ဈေးကွက်မြှင့်တင်ခြင်းနှင့်သရုပ်ဖော် ရှင်းလင်းခြင်းစနစ်များအား အကောင်အထည် ဖော်ဆောင်ခြင်း	23
ပူးတွဲ - ၁	လုပ်ငန်းစီမံချက်	

၁.၁ နောက်ခံအကြောင်းအရာ

လန်ပီအက္ကဝါမျိုးသားဥယျာဉ် (LMNP)သို့ ခရီးသွားများလာရောက်လည်ပတ်သည်မှာ ၁၀၈နှစ်တစ်စု ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏သိသာထင်ရှားသည့်နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကြောင့်လာရောက် လည် ပတ်သည့် ဧည့်သည်အရေအတွက်မှာ ပုံမှန်တိုးပွားလျက်ရှိပါသည်။ ဧည့်သည်များအား အဓိကဆွဲဆောင်နေသည့် အရာများတွင် အောက်ပါအချက်များပါဝင်ပါသည်။


- လန်ပီအက္ကဝါမျိုးသားဥယျာဉ်အနေအထား -
- ဆလုံရိုးရာယဉ်ကျေးမှုများ -
- သဘာဝအတိုင်းတည်ရှိနေသေးသည့်ကမ်းခြေများနှင့်ပင်လယ်ရေခင်းသာကျွန်းစုများ -
- ရေချိုရေငန်စပ်ဒေသများနှင့်ဒီရေတောများ -
- အရှေ့တောင်အာရှဒေသရှိ အောင်လောင်ငှက် (Plain-pouched hornbill) များ သားပေါက်ရာအကျယ်ပြန့်ဆုံး ဒေသများအနက်တစ်ခုအပါအဝင်ဖြစ်ပြီးငှက်မျိုးပေါင်းစုံလင်စွာကျက်စားနေထိုင်ခြင်း -
- ပင်လယ်လိပ်များဥအုသားပေါက်ရာနေရာများဖြစ်ခြင်း -
- အပူပိုင်းဒေသရေပြင်အနေအထားနှင့်စုံလင်လှသည့်အက္ကဝါမျိုးစိတ်များတည်ရှိခြင်း -

အထက်ဖော်ပြပါ သဘာဝအလှအပအနေအထားများကို လေ့လာခံစားနိုင်ရန် စက်လှေများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းမှာ LMNP အား မြိတ်ကျွန်းစုများသို့ သွားရောက်လေ့လာသည့် ခရီးစဉ်များအနက် လေ့လာစရာခရီးစဉ်နေရာ တစ်ခုအဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။ ခရီးစဉ်အားလုံးအတွက် ကော့သောင်းမှာ ခရီးစဉ်အစနှင့်အဆုံး နေရာ ဖြစ်ပြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MOHT) ၏ဌာနခွဲတစ်ခုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီး ဌာနတွင်မဖြစ်မနေ မှတ်ပုံတင်သွင်းကြရမည်ဖြစ်ပါသည်။ LMNP မှာ ခရီးသွားလုပ်ငန်းများမှ ဥယျာဉ်အတွက် သိသာထင်ရှား သည့် ငွေကြေးဆိုင်ရာ အကျိုးအမြတ် မရရှိပါ။ အလားတူစွာ ဥယျာဉ်အားမှီတင်းနေထိုင်ကြသည့်ဒေသခံပြည်သူများမှာလည်း စီးပွားဖြစ်ခရီးသွားလုပ်ငန်းတွင် ပါဝင်ခွင့်မရသည့်ပြင် အကျိုးအမြတ်အားဖြင့်လည်း အနည်းငယ်သာ ရရှိကြပါသည်။ ဥယျာဉ် အတွင်း ကျေးရွာ ၄ ခု၊ ဥယျာဉ်အပြင်ဘက် ကြားခံနယ်မြေတွင် ကျေးရွာ ၁ ခု၊ စုစုပေါင်း ကျေးရွာ ၅ ရွာမှာ ဥယျာဉ်အား အမှီပြုနေထိုင်လျက်ရှိပြီး အိမ်ထောင်စုအားဖြင့် ၅၉၈ စုရှိပါသည်။ ဥယျာဉ်အတွင်း မှီတင်းနေထိုင်သူအများစုမှာ အသက် ရှင်ရပ်တည်နိုင်ရေးအတွက် အခြေခံစားဝတ်နေရေးအား ဖြည့်ဆည်းပေးနိုင်မည့်နည်းလမ်းများအား အသုံးပြုလျက်ရှိပါသည်။ မကြုံရလက်၊ ညောင်စီးနှင့် ကိုဖော့ကျေးရွာများတွင် နေထိုင်ကြသည့် ဆလုံလူမျိုးအိမ်ထောင်စု ၁၀၀ ခန့်မှာ စားဝတ်နေရေးအ ခက်အခဲများအားအထူးကြုံတွေ့လျက်ရှိပါသည်။ မြိတ်ကျွန်းစုဒေသရှိ လူနေမှုဘဝပုံစံများအား လွှမ်းမိုးလာသည့် အဓိက ဖွံ့ဖြိုးမှု ဆိုင်ရာကိစ္စရပ်များမှာ မြို့ပြဒေသများမှ အခွင့်အရေးကိုမျှော်ကိုးကာရွှေ့ပြောင်းလာကြသူများ တိုးပွားလာခြင်း၊ ငါးဖမ်းလှေများ ပေါများလာခြင်းနှင့် အကျိုးရလဒ်အနေဖြင့် ငါးဖမ်းဆီးရရှိမှုနှုန်းလျော့ကျလာခြင်းတို့ ဖြစ်ပါသည်။ ဤကိစ္စရပ်များမှာ ဥယျာဉ် နယ်နိမိတ်အတွင်း တရားမဝင်ဆောင်ရွက်နေသည့် ဦးနှစ်မိုက်များ ဆွဲပိုက်များအသုံးပြု၍ ငါးဖမ်းခြင်း၊ (ပင်လယ်ခုကောင်၊ ကမာခွံ၊ လိပ်ဥကဲ့သို့သော) အက္ကဝါအရင်းအမြစ်များအား အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ (ကြွက်သမင်၊ ကြောင်ကတိုး၊ မျောက်နှင့် တောဝက်ကဲ့သို့သော) တောရိုင်းတိရစ္ဆာန်များအား တရားမဝင်အမဲလိုက်ခြင်း၊ အပြောင်ရင်း သစ်ထုတ်လုပ်ပြီး (ရာဘာ၊ သရက်၊ ကွမ်းသီးနှင့် သီဟိုသရက် စသည့်) သီးနှံစိုက်ခင်းများတည်ထောင်လာခြင်း စသည့်ကိစ္စ ရပ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆက်နွယ် လျက်ရှိပါသည်။ ဤကိစ္စများနှင့်အခြားသောစီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းရန်နှင့် ဥယျာဉ်၏ထိန်းသိမ်းရေး ရည်မှန်းချက်များအား ထောက်ပံ့ပေးနိုင်ရန်အတွက် ၄ နှစ်သက်တမ်းရှိအထွေထွေစီမံအုပ်ချုပ်မှုစီမံချက် (၂၀၁၄-၂၀၁၈) အား ပြင်ဆင်ခဲ့ပါသည်။ LMNP-GMP တွင် ဇန်နယ်မြေခွဲခြားခြင်းစနစ် တစ်ခုပါဝင်ပြီး စီမံအုပ်ချုပ်မှုဆိုင်ရာဇန် လေးခုပါဝင်ပါသည်။ ၎င်းတို့မှာ (၁) အဓိကသဘာဝအရင်းအမြစ်များ တည်ရှိရာဇန်၊ (၂) သဘာဝတောနိမ့်၊ မြက်ချုံတောများတည်ရှိသည့်ဇန်၊ (၃)ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိသည့်ဇန်နှင့်(၄)ဒေသခံများအသုံးပြုသည့်ဇန်ဟူ၍ဖြစ်ပါသည်။

၁ အိမ်ထောင်စုအချက်အလက်များသည် LMNP-GMP 2014 နှင့် Istituto Oikos လေ့လာချက်မှဖြစ်သည်။

၂ ကြားခံရုံကို LMNP သတ်မှတ်ချိန်တွင်အဆိုပြုခဲ့သော်လည်းယခုအထိတရားဝင်အသိအမှတ်မပြုသေးပါ။

ပုံ (၁) : လန်ပီအက္ကဝါအမျိုးသားဥယျာဉ်



LMNP-GMP တွင် (၁) ဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ (၂) ဂေဟစနစ်များ စီမံအုပ်ချုပ်ခြင်း၊ (၃) ပြည်သူလူထုအသိပညာပေးလုပ်ငန်းများနှင့် (၄) ခရီးသွားလုပ်ငန်း စီမံအုပ်ချုပ်မှုများအား တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၄) ခု ပါဝင်ပါသည်။ စတုတ္ထမြောက်မဟာဗျူဟာလုပ်ငန်းအစီအစဉ်မှာ ခရီးသွားလုပ်ငန်းနှင့်တိုက်ရိုက် သက်ဆိုင်နေသောငြားလည်း အခြားသောခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့်လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ငန်းအစီအစဉ် ၁၊ ၂၊ ၃ တို့တွင်လည်း အကျုံးဝင် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။

ဤသဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်၏ရည်ရွယ်ချက်မှာ ရေရှည်ရည်မှန်းချက်တစ်ခု ချမှတ်သွားရန်နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာစီမံချက်များချမှတ်ခြင်းနှင့်စီမံအုပ်ချုပ်မှုအား တိုးမြှင့်သွားနိုင်ရန်အတွက် ၃ နှစ် သက်တမ်းရှိလုပ်ငန်းစီမံချက်အား ရေးဆွဲသွားရန်ဖြစ်ပါသည်။ စီမံချက်မှာ ပါဝင်ပတ်သက်သူအားလုံးပေါင်းပါဝင်လာစေမည်ဖြစ်ပြီး ၎င်းတို့အကြား ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအား တိုးမြှင့်လာစေမည် ဖြစ်ပါသည်။ အကျဉ်းအားဖြင့် စီမံချက်တွင် အဓိကရည်မှန်းချက် ၃ ခု ပါဝင်ပါသည်-

- ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် LMNP ၏စီမံအုပ်ချုပ်မှုဆိုင်ရာစရိတ်များကို အထောက်အကူပြုရန် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ကိုင်နေသူများထံမှ အသုံးပြုခွင့်ကောက်ခံခြင်းအားဖြင့် ဝင်ငွေရရှိနိုင်မည့်လုပ်ငန်းစဉ်များအား မိတ်ဆက်ပေးနိုင်မည့် လုပ်ငန်းစဉ်တစ်ခု ဆောင်ရွက်သွားရန်၊
- ဒေသခံအိမ်ထောင်စုများအား ခရီးသွားလုပ်ငန်းတွင် ပါဝင်လာစေရေး ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည့်အနေအထားများ ဖန်တီးပေးရန်နှင့် ဥယျာဉ်၏သဘာဝအရင်းအမြစ်များပေါ်တွင် ဒေသခံများ၏ ဖိခိုမှုအား လျှော့ချနိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးရန်၊
- သဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်မှု၊ ဥယျာဉ်ထိန်းသိမ်းရေးရည်ရွယ်ချက်များနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်ဂေဟစနစ်များထိန်းသိမ်းရေးလုပ်ငန်းများတွင် သဘာဝနယ်မြေများကွန်ယက်၏အခန်းကဏ္ဍများ အကြား ဆက်နွယ်မှုများကို ဒေသအဆင့်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့်အထိ အသိပညာပေးနိုင်ရေးအတွက် ပညာပေးလုပ်ငန်းများဆိုင်ရာ မဟာဗျူဟာများ အကောင်အထည်ဖော်သွားရန်။

၁.၂ ဧည့်သည်အရေအတွက်နှင့် ဈေးကွက်အနေအထားများဧည့်သည်များရောက်ရှိမှုအနေအထား

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြိတ်ကျွန်းစုသို့ စက်လှေဖြင့် သွားရောက်လည်ပတ်သည့် ခရီးစဉ်အရေအတွက်မှာ ၁၉၉၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၅၅ ခုမှ ၃၂၄ ခု အထိလည်းကောင်း ခရီးစဉ်များတွင်ပါဝင်လာသည့် နိုင်ငံခြားသားခရီးသွားအရေအတွက်မှာလည်း ၃၉၁ ဦးမှ ၂၅၆၂ ဦးအထိလည်းကောင်း တိုးပွားလာခဲ့ပါသည်။ မြိတ်ကျွန်းစုသို့ သွားရောက်လည်ပတ်သည့်ခရီးစဉ်များတွင် ရေငုပ်ခရီးစဉ်နှင့် အပျော့စားစွန့်စားခြင်းခရီးစဉ် (soft adventure) များပါဝင်ပါသည်။ ရေငုပ်ခရီးစဉ်အနည်းငယ်မျှသာ ဥယျာဉ်အတွင်းသို့ ဝင်ရောက်သော်လည်း အပျော့စားစွန့်စားခြင်းခရီး စဉ်အားလုံးနီးပါးမှာ ဥယျာဉ်သို့ ဝင်ရောက်ပါသည်။ အကြမ်းဖျဉ်းအားဖြင့် ခရီးစဉ်အားလုံး၏ ၅၀ % ခန့်မှာ ဥယျာဉ်အတွင်းသို့ ဝင်ရောက်ကြပါသည်။



၃ ဧည့်သည်များနှင့်ဝင်ငွေအချက်အလက်ကိန်းဂဏန်းများကိုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှဖြစ်သည်၊ ၂၀၁၅

၂၀၁၄ ခုနှစ်တွင် လန်ပိအက္ကဝါအမျိုးသားဥယျာဉ်သို့ ရွက်လှေခရီးစဉ် ၁၆၀ ခန့်လာရောက်ခဲ့ပြီး နိုင်ငံခြားသားခရီးသွားဦးရေ ၁၂၈၀ ခန့်ပါဝင်ခဲ့ပါသည်။ ပျမ်းမျှအားဖြင့် ဧည့်သည် ၃ ဦးမှ ၄ ဦးခန့် နေ့စဉ်ဝင်ရောက်သည်ဟု ခန့်မှန်းရပါသည်။

ဝင်ငွေ

စက်လှေပိုင်ရှင်များအနေဖြင့် အစိုးရနှင့်ဆက်စပ်၍ ပေးဆောင်ရသည့်ငွေများတွင် လုပ်ငန်း လိုင်စင်ကြေး၊ ခရီးစဉ်တစ်ခုစီအတွက် ဧည့်သည်တစ်ဦးလျှင် ပေးဆောင်ရသည့် လေ့လာရေး ခရီးဝင်ကြေး၊ ဧည့်လမ်းညွှန်ခ၊ ဧည့်လမ်းညွှန်လစာနှင့် ဧည့်သည် တစ်ဦးစီအလိုက် ကျွန်းစုအတွင်း တစ်နေ့တာလည်ပတ်အပန်းဖြေမှုအတွက် နေ့အလိုက်အခွန်အခများ ပါဝင်ပါသည်။ ကော့သောင်းတွင် ဆိပ်ကမ်းကပ်ခြင်းအတွက် ပေးဆောင်ရငွေအား စာရွက်စာတမ်းများဖြင့် မှတ်တမ်းတင်ရခြင်းလုပ်ငန်းများ အတွက် ကုန်ကျငွေကိုပါ ထည့်သွင်းကောက်ခံပါသည်။ လေ့ကုမ္ပဏီများအနေဖြင့် မြင့်မားသည့်အစိုးရဌာနဆိုင်ရာအ ခကြေးငွေများနှင့် ပတ်သက်၍ လိုလိုလားလား မပေးဆောင်လိုသော်လည်း LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆိုင်ရာ မူဘောင်အတွင်းကျသင့်မည့် အသုံးပြုသူဆိုင်ရာ အခကြေးငွေကိုမူ လိုလိုလားလား ပေးဆောင်လိုကြပါသည်။ အသုံးပြုသူဆိုင်ရာ အခကြေးငွေနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ဥယျာဉ် စီမံအုပ် ချုပ်မှုကုန်ကျစရိတ်များတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ အချို့သော ကုမ္ပဏီများမှာ ဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်းများ တည်ထောင်ရန် သို့မဟုတ် အချို့ကုမ္ပဏီများမှာ LMNP ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမာခံရန်ပုံငွေ (Trust Fund) တစ်ခု တည်ထောင်ရန်အတွက်လည်း ထောက်ပံ့လိုကြပါသည်။

၁. ၃ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လေ့လာရေးခရီးစဉ်များ

အောက်ဖော်ပြပါအခန်းကဏ္ဍခွဲများတွင် ဥယျာဉ်အတွင်းရှိ လက်ရှိနှင့်အလားအလာရှိသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လေ့လာရေးခရီးစဉ်များ၏အနေအထားအား သုံးသပ်သွားမည်ဖြစ်ပါသည်။

ဝါးအလယ် သဘာဝအခြေခံ အပန်းဖြေစခန်း

၂၀၁၅ ခုနှစ် မတ်လတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ LMNP ၏ပထမဦးဆုံးသောသဘာဝ အခြေခံအပန်းဖြေစခန်းအား တည်ဆောက်ရန် သဘောတူညီခဲ့ပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့်သဘာဝအခြေခံအ ပန်းဖြေစခန်းဆောက် လုပ်ရေးလုပ်ငန်း၏ ပထမအပိုင်းအား ဝါးအလယ်ကျွန်းပေါ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း ပထမပိုင်းတွင် ဧည့်တည်းခိုဆောင် (၂၈) လုံး၊ ဝန်ထမ်းများအိမ်ယာ၊ စားသောက်ဆိုင်များ၊ ရေပူစမ်း (Spa) များ၊ နားနေဆောင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစင်တာတို့အား ဆောက်လုပ်ခဲ့ပါသည်။ လုပ်ငန်းဒုတိယပိုင်းတွင် ဧည့်တည်းခိုဆောင် (၃၂) လုံးအား ဆောက်လုပ်သွားရန် စီစဉ်ထားပါသည်။ စီမံကိန်း အကောင်အထည် ဖော်မည့်အဖွဲ့အစည်းအနေဖြင့် ဥယျာဉ်အား မှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ဧည့်သည်များနှင့်ဝန်ထမ်းများအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ မြှင့်တင်ရေးအစီအစဉ်များအား အဆိုပြုတင်ပြထားပြီး ထိန်းသိမ်းရေးလုပ်ငန်းများအား ငွေကြေးပံ့ပိုးပေးနိုင်ရန်အတွက် LMNP ဆိုင်ရာဖောင်ဒေးရှင်းတစ်ခုအား တည်ထောင်သွားရန် ရည်ရွယ်ထားပါသည်။ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် အလယ်အလတ်ကာလတစ်ခုအတွင်း လန်ပိအက္ကဝါ အမျိုးသားဥယျာဉ်အတွင်းထပ်မံ၍ သဘာဝအခြေခံအပန်းဖြေစခန်းများ ဆောက်လုပ်မှုအား သဘောတူရန် အစီအစဉ်မရှိပါ။

ရွက်လှေခရီးစဉ်များ

ဥယျာဉ်သို့လာရောက်သည့်ရွက်လှေခရီးစဉ်အရေအတွက်မှာ တိုးပွားနေသော်လည်း သဘာဝဘေးအန္တရာယ်နှင့်ရာသီအလိုက် မိုးလေဝသအနေအထားများကြောင့် လျော့ကျနိုင်ပါသည်။ လေ့ကုမ္ပဏီများအနေဖြင့် ဥယျာဉ်အား မှီတင်းနေထိုင်နေကြသည့် ဒေသခံပြည်သူများနှင့် လက်တွဲလုပ်ကိုင်ရန်၊ ၎င်းတို့အနေဖြင့် ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်ရရှိနိုင်ရန်တို့အတွက်

၄ ခရီးသွားလုပ်ငန်းကုမ္ပဏီများအနေဖြင့် မြို့တံကျွန်းစုခရီးစဉ်များအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိပြီး အရေးပေါ်ကုသရန်လိုအပ်ပါက ခရီးသွားများ အတွက်ကျန်းမာရေးဝန်ဆောင်မှုများ မရှိခြင်း၊ အရေးပေါ်စွန့်ခွာရမည့်အနေအထားမျိုးအတွက် မြန်နှုန်းမြင့်စက်လှေများနှင့် လေ့ကျင့်ပေးထားသည့်ဝန်ထမ်းအဖွဲ့ ရှိခြင်း၊ အရေးပေါ်အခြေအနေများတွင် မြို့ပေါ်သို့ ဆက်သွယ်ရန်အတွက် ဆက်သွယ်ရေးစနစ် မကောင်းမွန်ခြင်းများ ပါဝင်ပါသည်။

၅ အလွန်အကျွံငြိမ်းခြင်းများကြောင့် မြို့တံကျွန်းစုတွင် ငါး ၁၀ကောင်တွင် ၉ ကောင်ပျောက်ဆုံးလျက်ရှိနေပြီး ယမ်းဘီလူးဖြင့် ငါးဖမ်းခြင်းများကြောင့် သန္တု ကျောက်တန်းများ ပျက်ဆီးလျက်ရှိနေကြောင်းနှင့် ခရီးသွားများ ရေငုပ်နေစဉ်မိုင်းခွဲသံများကြားရ၍ တိုင်တန်းလာမှုများရှိနေကြောင်း ခရီးသွားကုမ္ပဏီများမှ အကြံပြုတင်ပြထားပါသည်။ တရားမဝင် ငါးဖမ်းခြင်းနှင့်သစ်ခိုးထုတ်ခြင်းများကို အာဏာရှိခရီးစဉ်များ ဆောင်ရွက်နေသည်ဟု ယူဆရပြီး တိုင်တန်းမှု၏ နောက်ဆက်တွဲ ဂယက်ရိုက်မှုများအား သတိထားရသည့်အတွက် အချို့ခရီးသွားကုမ္ပဏီများမှာ သတင်းပေးရန် စိုးရိမ်ထိတ်လန့်လျက်ရှိပါသည်။



လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သဘောတူညီကြပါသည်။ ဥယျာဉ်အတွင်း မလိုလားအပ်သည့် သန္တာကျောက်တန်း ပျက်ဆီးမှုများအား ရှောင်ရှားနိုင်ရန်အတွက် ဆိပ်ကမ်းကပ်သည့်နေရာများနှင့် ကျောက်ဆူးချသည့် နေရာများအား သတ်မှတ်သွားရန် လိုအပ်ပါသည်။ လှေခရီးစဉ်လုပ်ငန်းကုမ္ပဏီများမှ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းစနစ်ဆိုင်ရာ အဆင်မပြေမှုများအား နှစ်အတော်ကြာအောင် အစီရင်ခံတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် များပြားလှသည့် အစိုးရ အခွန်အခများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါကြောင်း၊ ၎င်းတို့မှာ (၁) ပေးဆောင်ရမှုနှင့် ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ မကာမိပါကြောင်း၊ (၂)ခရီးသွားများနှင့်ခရီးသွားလုပ်ငန်းကုမ္ပဏီများအကြေးငွေပေး၍သွားရောက်ကြည့်ရှုရသည့် အလ္လာဝါ ပတ်ဝန်းကျင်နှင့်အလ္လာဝါ အရင်းအမြစ်များမှာ ဆက်လက်ပျက်ဆီးယိုယွင်းလျက်ရှိပြီး ထိန်းသိမ်းရေး လုပ်ငန်းအနည်းငယ်ကိုသာ ဆောင်ရွက်လျက်ရှိခြင်းများ ဖြစ်ပါသည်။ မကြာသေးခင်က လှေခရီးစဉ်လုပ်ငန်းကုမ္ပဏီလျှောက်ထားမှုများအား စိစစ်ခွင့်ပြုပေး မှုအားအချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေးပြောင်းလဲခဲ့မှုမှာ ကောင်းမွန်သော်လည်း ထပ်မံ၍ အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်းများ နှင့် ပိုမိုပွင့်လင်းမြင်သာမှုများရှိလာရန် လိုအပ်လျက်ရှိကြောင်း ကုမ္ပဏီများမှ ဝေဖန်အကြံပြုထားပါသည်။

ဒီရေတောမြစ်များ

အရေအတွက်အားဖြင့် တိတိကျကျမသိသော်လည်း ဥယျာဉ်သို့လာရောက်သည့်ဧည့်သည် အများစုမှာ လန်ပိကျွန်း၏ အနောက်တောင်ဘက်ရှိ ဒီရေတောမြစ် (၂) ခုမှ တစ်ခုသို့ လာရောက်လည်ပတ်ကြပါသည်။ အဆိုပါမြစ်များနှင့်၎င်းတို့၏ သဘာဝအတိုင်းတည်ရှိနေသည့် ဒီရေတောများမှာ ဥယျာဉ်၏အဓိကသဘာဝအရင်းအမြစ်များတည်ရှိရာဇုန်အဖြစ် တည်ရှိ လျက်ရှိပါသည်။ အဆိုပါဇုန်သို့ လှေငယ်များ၊ ကယက်လှေများဖြင့် သွားရောက်လေ့လာကြပါသည်။ ခရီးသွားလုပ်ငန်းပူးပေါင်း



ပါဝင်ဆောင်ရွက်သူများမှ အဆိုပါရေချိုးရေငန်စပ်ဒေသ (၂) ခုသို့ သွားရောက်ရာတွင် ဆူညံမှုနှင့်ရေပြင်သန့်ရှင်းမှုအားခြိမ်းခြောက်မှုများမှ ကင်းဝေးစေရန် ကယက်လှေငယ်များကိုသာအသုံးပြုရန် ထောက်ခံအားပေးလျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းကုမ္ပဏီအချို့မှာ ထွက်ကုန်တစ်ခုအနေဖြင့် ဒေသဆိုင်ရာဇာတ်လမ်းအကြောင်းအရာများအား ပြောကြားနိုင်ရန်အတွက် မကြုံဂလက်ကျေးရွာမှ ရွာသားများအား ဧည့်လမ်းညွှန်သင်တန်းများပေးသွားရန် ထောက်ခံအားပေးလျက်ရှိပါသည်။ မြစ်ကြောင်းတစ်လျှောက်တွင် အမှိုက်စွန့်ပစ်မှု အနည်းငယ်ရှိသော်လည်း အဆိုပါအလေ့အကျင့်ကြောင့် လူသိများသည့်လေ့လာရေးခရီးစဉ်လုပ်ငန်းများတွင် သိသာထင်ရှားသည့် ဆိုးကျိုးသက်ရောက်မှုမရှိသေးပါ။

ကယက်လှေစီးခြင်း

လန်ပိအက္ကဝါအမျိုးသားဥယျာဉ်အတွင်းမကြာသေးမီကာလအတွင်းကယက်လှေ(၂)စီးရှိလာပြီးအချို့ခရီးသည်တင်လှေများမှာ ၎င်းတို့ကိုယ်ပိုင်ကယက်လှေငယ်များအား သယ်ဆောင်လာပြီး ဒီရေတောမြစ်များ၊ ကမ်းခြေများ၊ ရေချိုးရေငန်စပ်ဒေသများနှင့် ဥယျာဉ်ပတ်ပတ်လည်ရှိ ကျောက်ဆောင်ကျောက်သားများအား လေ့လာကြပါသည်။ လေ့လာရေးခရီးဆိုင်ရာလမ်းကြောင်းများနှင့်ပတ်သက်၍ လေ့ကျင့်ပေးထားသည့်ကျွမ်းကျင်အဆင့်ဧည့်လမ်းညွှန်များနှင့်အတူ ကယက်လှေငယ်များအား ဒေသတွင်းအလွယ်တကူငှားရမ်း၍ ရနိုင်အောင် ခရီးသွားကုမ္ပဏီများနှင့် ဒေသခံပြည်သူလူထုအကြား ဆောင်ရွက်လိုမှုများကိုလည်း ပူးပေါင်းပါဝင်ပတ်သက်သူများ၏ ဆွေးနွေးမှုများမှ ညွှန်ပြလျက်ရှိပါသည်။

ရေလွှာငုပ်ခြင်းနှင့် ရေအောက်ငုပ်ခြင်း

အရည်အသွေးပြည့်မီသည့် ရေငုပ်မည့်နေရာများမရှိခြင်းနှင့် သန္တာကျောက်တန်းများ ပျက်စီးနိုင်ခြင်းကြောင့် ဥယျာဉ်အတွင်းတွင် ရေငုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုမရှိပါ။ သို့ရာတွင် ဥယျာဉ်၏ အနောက်ဘက်ရှိ နေရာ ၂ခု၊ ၃ ခုခန့်တွင် ရေငုပ်ခြင်းအချို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ပူးပေါင်းပါဝင်ပတ်သက်သူများ၏ဆွေးနွေးမှုများအရ ဥယျာဉ်အတွင်း၌ သတ်မှတ်နေရာများတွင် သန္တာကျောက်တန်းများပြန်လည်ပြုစုပျိုးထောင်ခြင်းစီမံကိန်းအား စတင်မိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် အတွေ့အကြုံများအား တိုးမြှင့်သွားရန် ခရီးသွားလုပ်ငန်း ကုမ္ပဏီများအကြား ထက်သန်သည့်စိတ်ပါဝင်စားမှုရှိကြောင်း သိရှိရပါသည်။ ဆလုံလူမျိုးများနှင့်မကြုံဂလက်ကျေးရွာပြည်သူလူထုအကြား ဆွေးနွေးမှုများအရ ဤအဆိုပြုလွှာတွင် ထက်သန်သည့် စိတ်ပါဝင်စားမှုရှိကြောင်း သိရှိရပါသည်။

အောင်လောင်ငှက်များ သားပေါက်မျိုးပွားရာ နေရာများ

ဥယျာဉ်သို့ လာရောက်သည့်ဧည့်သည်များမှာ ကိုဖော့ကျွန်းအနီးရှိ အောင်လောင်ငှက်များသား ပေါက်မျိုးပွားသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါသည်။ ငှက်ကောင်ရေ ၂၀၀ ကျော် ကျက်စားနေထိုင်သည့် အဆိုပါထူးခြားသည့်နေရာနှင့်ပတ်သက်၍ အသိပညာပေးမှုအားနည်းခြင်းကြောင့် လာရောက်သည့်ဧည့်သည်အရေအတွက် နည်းပါးလျက် ရှိပါသည်။ ပိုမိုကောင်းမွန်သည့်ရှင်းလင်းတင်ပြမှုများပြုလုပ်နိုင်မည်ဆိုပါက ဧည့်သည်အရေအတွက် သိသာစွာ တိုးပွားလာမည်ဟု မျှော်လင့်ရပါသည်။

တောတွင်းလမ်းလျှောက်ခြင်းများ

ဥယျာဉ်အတွင်းရှိ တောတွင်းလျှောက်လမ်းများတလျှောက် ခရီးတိုတောတွင်းလမ်းလျှောက် ခြင်းလုပ်ငန်းများကို လေ့ခရီးသွားလုပ်ငန်းကုမ္ပဏီအနည်းငယ်မှ ဆောင်ရွက်လျက်ရှိပါသည်။ လျှောက်လမ်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်နည်းပါးလျက်ရှိပြီး အကွာအဝေးနှင့် လမ်းလျှောက်ရန်ခက်ခဲမှုအနေအထားများ မတူညီသည့်အတွက် ကုမ္ပဏီများအနေဖြင့် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားသည့် လျှောက်လမ်းများ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ စိတ်ဝင်စားလျက် ရှိပါသည်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေဖြင့် တောတွင်းလမ်းလျှောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးထားသည့်ဒေသခံဧည့်လမ်းညွှန်များပါဝင်မှုကိုလည်း စိတ်ပါဝင်စားလျက် ရှိပါသည်။ အချို့သော အကြံပေးများ တင်ပြထားသည့်စီမံကိန်းကြီးများတွင် ထူထပ်နေသည့်တောအုပ်အတွင်း လမ်းလျှောက်သွားလာရသည့်အတွေ့အကြုံများ ဖန်တီးပေးရေးအကြံပြုချက်များ ပါဝင်ပါသည်။

သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေများနှင့် ကမ်းခြေမီးပုံစံများ

လေ့ခရီးစဉ်အများစုမှာ လူသူအရောက်အပေါက်နည်းပြီး ဖွံ့ဖြိုးမှုလုပ်ငန်းများမရှိသည့် သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေများသို့ သွားရောက်လည်ပတ်ကြပါသည်။ ဤခရီးစဉ်များမှာ ခရီးသွားဧည့်သည်များအကြား ရေပန်းစားလျက်ရှိပြီး အမှိုက်စွန့်ပစ်မှု အနည်းငယ်နှင့် သိသာထင်ရှားသည့် ဆိုးကျိုးအနည်းငယ်သာရှိပါသည်။ အချို့ခရီးသွားကုမ္ပဏီများမှာ ညပိုင်း



ဖျော်ဖြေမှုများအတွက် ကမ်းခြေမီးပုံပွဲများပြုလုပ်ပေးခြင်းနှင့် ကမ်းခြေတွင်စခန်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်မှုများမှာ ခရီးသွားများအကြား လူကြိုက်များလျက်ရှိပြီး တောင်းဆိုမှုများအရ လေ့ဖြင့်လာရောက် လည်ပတ်သူဦးရေ တိုးပွားလာနိုင်သည့် အလားအလာရှိပါသည်။

မကြုံရလက်ကျေးရွာအတွင်း လမ်းလျှောက်လည်ပတ်ခြင်း

လေ့ခရီးစဉ်အများစုမှာ မကြုံရလက်ကျေးရွာသို့ လေ့လာရေးသွားသည့်အစီအစဉ်ပါဝင်ပြီး ယင်းအစီအစဉ်တွင် ဆလုံလူမျိုးအိမ် ထောင်စုများတည်ရှိသည့်ကမ်းခြေတလျှောက်လမ်းလျှောက်ခြင်း၊ စာသင်ကျောင်းများအားလေ့လာခြင်း၊ ကျေးရွာအလယ် လမ်းမတလျှောက် လမ်းလျှောက်၍ ဘုန်းကြီးကျောင်းသို့ သွားရောက်လေ့လာခြင်း၊ အပြန်ခရီးအား အဆိုပါလမ်းအတိုင်း လမ်းလျှောက်ပြန်ခြင်းများ ပါဝင်ပါသည်။ အချို့သောခရီးသွားအုပ်စုများမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် အလှူအတန်းများပြုလုပ်ပေးခြင်း၊ ဒေသခံများကို လက်ဆောင်များပေးခြင်းများ ပြုလုပ်ပါသည်။ မကြုံရလက်ကျေးရွာတွင် လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များအား ရည်ရွယ်၍ ရောင်းချသည့် ဈေးဆိုင်ငယ်များ ရွာလည်လမ်းမတလျှောက် တည်ရှိပါသည်။ ဒေသခံကျေးရွာပြည်သူများနှင့် ဧည့်သည်များအကြား အပြန်အလှန်ဆက်သွယ်မှုအတိုင်းအတာမှာ လိုက်ပါလာသည့် ဧည့်လမ်းညွှန်အပေါ်များစွာ မူတည်နေပြီး၊ ဒေသခံပြည်သူများနှင့်ထိတွေ့ဆက်သွယ်နိုင်စေရန် ဧည့်သည် များ၏ စိတ်ပါဝင်စားမှုကိုလည်း မြှင့်တင်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။ လေ့လာရေးခရီးစဉ်များအတွင်း ဆောင်ရွက်ရန်ကြို တင်စီစဉ်ထားသည့်လုပ်ငန်းများ အနည်းငယ်သာ ရှိပါသည်။ စာရင်းကောက်ယူမှုများအရ ဒေသခံများနှင့်ဆက်သွယ်ပြောဆိုရ သည့်လုပ်ငန်းမှာ ခရီးသွားများ နှစ်သက်သည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း ခရီးသွားများအားလုံးမှာ ကျေးရွာပတ်ဝန်းကျင်ရှိ အမှိုက်ပုံများနှင့်ပြန့်ကျဲနေသည့်အမှိုက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျက်ရှိပြီး အထူးသဖြင့် ကမ်းခြေတလျှောက် ပြန့် ကျဲနေသည့်ဖန်ကွဲစများကြောင့် ဖြစ်ပါသည်။ လိုက်လံတောင်းရမ်းနေသည့် ကလေးငယ်များ၊ ဧည့်သည်များအနီး အုပ်အုပ်ကျပ်ကျပ်ဝန်းရံ၍ သကြားလုံးတောင်းသည့် ကလေးများ၏အလေ့အထများကြောင့်လည်း ဧည့်သည်များနှင့်ကျေးရွာ သားများမှာ စိတ်အနှောင့်အယှက်ဖြစ်လျက် ရှိပါသည်။

မကြုံရလက်ကျေးရွာပြည်သူများမှာ ၎င်းတို့ကျေးရွာတွင် ခရီးသွားဧည့်သည်များအား လက်ခံရသည်ကို ကျေနပ်သော်လည်း ဆက်သွယ်ပြောဆိုရန်အတွက် ဘာသာစကားမရှိခြင်း၊ ဧည့်ဝတ်ကျေပွန်အောင် ဆက်ဆံနိုင်သည့်စွမ်းရည် မရှိခြင်း၊ ခရီးသွားလုပ် ငန်းဆိုင်ရာလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးအတွက် အသိပညာအားနည်းခြင်းများ ကြုံတွေ့လျက် ရှိပါသည်။ ဤလုပ်ငန်းအစီအစဉ်များရှေ့ဆက်သွားနိုင်ရန် ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းလိုခြင်း၊ ဒေသထွက်လက်မှု ပစ္စည်းများထုတ်လုပ်ခြင်းအပါအဝင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများဖွံ့ဖြိုးရေးအတွက်သင်တန်းများ တက်ရောက် ခြင်း၊ လိုအပ်သည့် စွမ်းရည်များအား သင်ယူရန်အတွက် ဒေသခံပြည်သူများအကြား ထက်သန်သည့် စိတ်ဝင်စားမှု ရှိပါသည်။

ဆလုံလူမျိုးများနှင့် အပြန်အလှန်ဆက်သွယ်ခြင်း

ဆလုံလူမျိုးများအား တွေ့မြင်ရခြင်းသည် LMNP သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်များ၏အဓိကကျသောအစိတ်အပိုင်း



တစ်ခု ဖြစ်ပါသည်။ စာရင်းကောက်ယူမှုများအရ ဧည့်သည်များမှာ ဤကဲ့သို့တွေ့မြင်ရခြင်းကို နှစ်သက်သဘောကျလျက်ရှိပြီး ဤအချက်မှာ ခရီးစဉ်များကို လိုက်ပါရန် အဓိကတွန်းအားဖြစ်ကြောင်း မကြာခဏပြောဆိုကြပါသည်။ စာရင်းကောက်ယူမှု၏ အကြံပြုတုန့်ပြန်စာများအရ ဧည့်သည်များအနေဖြင့် ဤကဲ့သို့သော ဆောင်ရွက်မှုများကို ပိုမိုကြည့်ရှုလိုကြပြီး ဆလုံရိုးရာအခမ်းအနားနှင့်ပွဲလမ်းများ၊ ရိုးရာပုံပြင်များ၊ ဆလုံလူမျိုးများနှင့် အတူတကွ ငါးဖမ်းထွက်ခြင်းနှင့် ဆလုံလူမျိုးများ၏အချိန်အတော်ကြာအောင် ရေငုပ်နိုင်စွမ်းများကို လေ့လာကြည့်ရှုခြင်းများ ထည့်သွင်းသွားစေလိုကြောင်း အကြံပြုထားပါသည်။

ဆလုံလူမျိုးများနှင့်တွေ့ဆုံဆွေးနွေးမှုများအရ ၎င်းတို့မှာ စီးပွားဖြစ်ခရီးသွားလုပ်ငန်းကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသော်လည်း ရိုးရာလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်နေသည့် နိစ္စဓူဝ စားဝတ်နေရေးဆိုင်ရာလုပ်ငန်းများကိုသာ ထည့်သွင်းဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုထားပါသည်။ ဆလုံလူမျိုးအနည်းစုသာ မြန်မာစကားပြောနိုင်သည့်အတွက် ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဘာသာစကားဆိုင်ရာအတားအဆီးကိုလည်း ဖြေရှင်းပေးရဦးမည် ဖြစ်ပါသည်။

စားသောက်ဆိုင်များ

မကြုံလက်ကျေးရွာတွင် ဒေသခံများ၊ ငါးဖမ်းသမားများနှင့် ဖြတ်သွားဖြတ်လာကုန်သည်များအား စားသောက်ဖွယ်ရာနှင့် အအေးမျိုးစုံရောင်းချနေသည့်စားသောက်ဆိုင်ငယ်များ အနည်းငယ်ရှိပါသည်။ စားသောက်ဆိုင်တစ်ခုသာ စားသောက်ဖွယ်ရာစာရင်းအား အင်္ဂလိပ်လို ပြင်ဆင်ထားပြီး အခြားစားသောက်ဆိုင်အားလုံးရှိ ဝန်ထမ်းများမှာ ဧည့်သည်များအား ဧည့်ခံရန် လိုအပ်သည့်ဝန်ဆောင်မှုစွမ်းရည်နှင့်ဘာသာစကားပြောဆိုနိုင်ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ကျန်းမာရေးနှင့်ညီညွတ်မှုနှင့် သန့်ရှင်းမှုအဆင့်အတန်းများမှာလည်း ဧည့်သည်များနှင့် ခရီးသွားကုမ္ပဏီများအတွက် စိုးရွံ့ဖွယ်ရာ ဖြစ်ပါသည်။ သို့ဖြစ်၍ ခရီးသွားကုမ္ပဏီများမှာ လေ့ပေါ်တွင် တစ်နေ့သုံးကြိမ် စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးလျက်ရှိပါသည်။ လာရောက်စားသောက်သည့် ဧည့်သည်အရေအတွက်မှာ အနည်းငယ်သာရှိသည့်အတွက် ဒေသခံများအတွက် စားသောက်ဆိုင်လုပ်ငန်းတွင် အချိန်နှင့်ငွေရင်းနှီးရန် စိတ်ဝင်စားမှုမရှိဘဲ ဖြစ်နေပါသည်။

၁. ၄ ပူးပေါင်းပါဝင်ဆောင်ရွက်သူများနှင့်၎င်းတို့၏ကိစ္စရပ်များ

ဤသဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်အား စတင်အကောင်အထည်ဖော်ရန် ဆွေးနွေးပွဲများ၌ နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များပူးပေါင်းပါဝင်ခဲ့ပါသည်။ ပူးပေါင်းပါဝင်ဆောင်ရွက်သူများ၏ အရေးကြီးကိစ္စရပ်များအား အောက်တွင် ဖော်ပြထားပါသည်-

- LMNP ၏အတွင်းနှင့်ဝန်းကျင်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ထောက်ပံ့မှုမှာ အရေးပါ ပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းဖွံ့ဖြိုးမှုမှတစ်ဆင့် ဝင်ငွေနှင့်အလုပ်အကိုင်ရရှိမည့်အခွင့်အလမ်းများ တိုးပွားလာမည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အကျိုးအမြတ်များလည်း ရရှိနိုင်မည်ဟု မျှော်လင့်ရသည့်အတွက်ကြောင့် ဖြစ်ပါသည်။

- LMNP ၏ ထိန်းသိမ်းစောင့်ရှောက်မှုများနှင့်ပတ်သက်သည့်အား ကာကွယ်ထိန်းသိမ်းရန်အတွက် အသိပညာဖြန့်ဝေမှုအား ကျယ်ပြန့်စွာဆောင်ရွက်ရန်လိုအပ်ပြီး ထိုသို့ဆောင်ရွက်ရန်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်သူတစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှုအပြင်ဘက်တွင် ရှိနေသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ LMNP-GMP နှင့်လိုက်လျောညီထွေရှိသည့် ရှင်းလင်းပြတ်သားသည့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာရည်မှန်းချက်၊ ခိုင်မာသည့်ဦးဆောင်မှုနှင့် အဆင့်မြင့်အစိုးရအရာရှိများ၏ကတိကဝတ်များမှာ ရှုပ်ထွေးသည့် စိန်ခေါ်မှုများအား ဖြေရှင်းရန်အတွက် လိုအပ်ပါသည်။ သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုများအား ပူးပေါင်းညှိနှိုင်းစီမံသွားနိုင်ရန်အတွက် ပါဝင်ပတ်သက်သူများအကြား ပုံမှန်အစည်းအဝေးများကျင်းပရန် လိုအပ်ပါသည်။
- ဥယျာဉ်အတွင်းတွင် မှီတင်းနေထိုင်ကြည့် ဒေသခံပြည်သူများမှာ LMNP ၏ ထိန်းသိမ်းရေးဆိုင်ရာရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည့်လုပ်ငန်းဆောင်ရွက်မှုများတွင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ပတ်သက်လျက်ရှိပါသည်။ ဒေသခံပြည်သူများမှာ လေ့လာရေးစဉ်များမှ အကျိုးအမြတ် အနည်းငယ်သာ ရရှိနေရုံသာမက ဝါးအလယ်ကျွန်း သဘာဝအခြေခံခရီးစခန်းမှ ရရှိနိုင်သည့် အကျိုးအမြတ်များနှင့် လက်ရှိဈေးကွက်အနေအထားမှာလည်း ၎င်းတို့အတွက် လုံလောက်သည့်အကျိုးအမြတ် မဖန်တီးပေးနိုင်သည့်အတွက် ထိရောက်သည့်ဥယျာဉ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားနည်းလျက်ရှိပါသည်။ ဥယျာဉ်အမှီပြုနေထိုင်သည့်ဒေသများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိနိုင်မည့်အနေအထားများတိုးပွားလာစေရန် LMNP မှ အတည်ပြု လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် ပြည်သူလူထုအခြေခံနေရာထိုင်ခင်းစီစဉ်ပေးမှုများ ပါဝင်သည့် ထပ်ဆောင်းဈေးကွက် ပေါ်ထွက်လာနိုင်မည့်အခွင့်အရေးများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
- ဥယျာဉ်အတွင်း တရားမဝင်ငါးဖမ်းခြင်းအား တားဆီးရန်အတွက် ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ ရှင်းလင်းသည့် သတင်းပို့ဆောင်ရာ လမ်းညွှန်ချက်များ၊ လုပ်ငန်းစဉ်များ၊ တရားမဝင်ငါးဖမ်းမှုများအား သတင်းပေးပို့ဆက် သွယ်ရမည့်သူများလည်း လိုအပ်မည် ဖြစ်ပါသည်။ MONREC, ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့တပ်မတော်(ရေ)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ပွင့်လင်းမြင်သာသည့်ပူးပေါင်းဆောင်ရွက်မှုကတိကဝတ်များမှာ ဤလုပ်ငန်းအတွက် လွန်စွာအရေးကြီးပါသည်။
- ဥယျာဉ်အတွင်းနေထိုင်သည့် အိမ်ထောင်စုများအနေဖြင့် ပို့ချမည့်သင်တန်းများ မတက်ရောက်လျှင်၊ စနစ်တကျ သင်ကြားပေးခံရခြင်းများ မရရှိလျှင် စီးပွားဖြစ်ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ရန် မဖြစ်နိုင်ပါ။
- ဥယျာဉ်အတွင်းနေထိုင်သည့်ဒေသများမှ ဧည့်သည်များအတွက် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ပေးလာနိုင်လျှင် အောင်ဘာကျေးရွာမှ မြိတ်ကျွန်းစုအတွင်း တည်ထောင်ထားရှိသည့် ခရီးသွားများ တည်းခိုနေထိုင်ရာ နေရာများသို့ လိုင်စင်ရ နေခရီးစဉ်များ ဆောင်ရွက်နိုင်ရန်အနေအထားအား စဉ်းစားပေးနိုင်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းများအား လိုင်စင်ရနှင့် LMNP မှ အတည်ပြုထားသည့် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများဖြင့် စီမံအုပ်ချုပ်မည်ဖြစ်ပြီး ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဥယျာဉ်အား မှီတင်းနေထိုင်ကြသည့်ဒေသများနှင့် အောင်ဘာ ကျေးရွာရှိ အိမ်ထောင်စုများအတွက် အပိုဝင်ငွေရရှိနိုင်မည့်အခွင့်အရေးများ ဖန်တီးပေးနိုင်မည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသများ ပူးပေါင်းပါဝင် လာနိုင်စေရန်အတွက် စွဲဆောင်မှုများ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

၁.၅ အားသာချက်များ၊ အတားအဆီးများ၊ အခွင့်အလမ်းများနှင့် စွန့်စားရမည့်အနေအထားများ

ဇယား ၄ တွင် LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသာ ချက်များနှင့်အခွင့်အလမ်းများ အားကျော်လွှားရမည့်အတားအဆီးများ၊ စီမံအုပ်ချုပ်သွားရမည့် စွန့်စားရမည့်အနေအထားများအား အကျဉ်းချုပ်ဖော်ပြထားပါသည်။

၆ လက်ရှိကာလတွင် အချို့သောပူးပေါင်းဆောင်ရွက်သူများမှာ တရားမဝင်ဆောင်ရွက်နေမှုများကို သတင်းပို့တင်တန်းခြင်းကြောင့် ဖြစ်လာနိုင်သည့် ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရန်တုံ့ပြန်ခြင်းများအား ကြောက်ရွံ့လျက်ရှိပါသည်။

၇ မြိတ်ကျွန်းစုအတွင်းနှင့်အောင်ဘာသို့သွားသည့်လမ်းတလျှောက်တွင် ဟိုတယ်များနှင့်အပန်းဖြေစခန်းများ ဆောက်လုပ်ရန် တည်းခိုနေထိုင်မှုစီစဉ်သူလုပ်ငန်းရှင် (၃၀) ဦးအား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ လုပ်ငန်းလိုင်စင်ခွင့်ပြုခွင့်နှင့် ပတ်သက်၍ ဒေသခံသတင်းမီဒီယာများမှ အစီရင်ခံစာရေးသားခြင်းအား ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်မတိုင်မီ ဝင်ရောက်ခွင့်၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးဆိုင်ရာတိုးမြှင့်မှုများနှင့် ဥယျာဉ်သို့ နေချင်းပြန်ခရီးများ လာရောက်မှုများ တိုးပွားလာနိုင်သည့်အနေအထားရှိပါသည်။

၁.၅ အားသာချက်များ၊ အတားအဆီးများ၊ အခွင့်အလမ်းများနှင့် စွန့်စားရမည့်အနေအထားများ

ဇယား ၄ တွင် LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသာချက်များနှင့်အခွင့်အလမ်းများအား ကျော်လွှားရမည့်အတားအဆီးများ၊ စီမံအုပ်ချုပ်သွားရမည့် စွန့်စားရမည့်အနေအထားများအား အကျဉ်းချုပ်ဖော်ပြထားပါသည်။

ဇယား ၄ ၊ လန်ပီအက္ကာဝါအမျိုးသားဥယျာဉ်သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အားသာချက်များ၊ အတားအဆီးများ၊ အခွင့်အလမ်းများနှင့်စွန့်စားရမည့်အနေအထားများ

အားသာချက်များ	အတားအဆီးများ
- ခရီးသွားလုပ်ငန်းမှာ နိုင်ငံအဆင့်ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ - ထူးခြားသည့်အရည်အသွေးမြင့်အမျိုးသားဥယျာဉ်ဆိုင်ရာထုတ်ကုန်များဖြစ်သည့် သဘာဝအတိုင်းကျန်ရှိနေသေးသည့် ကမ်းခြေများ၊ ထူးခြားသည့်သတ္တဝါနှင့် အပင်များ၊ ဆလုံလူမျိုး တို့၏ရိုးရာ ယဉ်ကျေးမှု - လေ့ဖြင့်ခရီးသွားလုပ်ငန်းများနှင့် ဧည့်သည်အရေအတွက် တိုးပွားလာခြင်း၊ အခြားဈေးကွက်များမှ စိတ်ပါဝင်စားမှု မြင့်မားလာခြင်း - LMNP ၏ ပထမဦးဆုံးသဘာဝအခြေခံ အပန်းဖြေစခန်းအား ခွင့်ပြုပြီးဖြစ်ခြင်း - အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားခြင်းကြောင့် ပိုမိုထိရောက်သော စီမံအုပ်ချုပ်မှုများ ဆောင်ရွက်နိုင်ခြင်း - LMNP-GMP ၏ ထိန်းသိမ်းရေးရည်ရွယ်ချက်များအား အထောက်အကူပြုရန် ပုဂ္ဂလိကကဏ္ဍများမှ ထက်သန်စွာစိတ်ပါဝင်စားလျက်ရှိခြင်း - ဒေသခံပြည်သူများမှ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အပေါ်တွင် ထက်သန်စွာ စိတ်ပါဝင်စားလျက်ရှိခြင်း - ကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများ - အဓိကပူးပေါင်းပါဝင်ဆောင်ရွက်မည့်သူ အရေအတွက်နည်းခြင်း - LMNP ၊ မြိတ်ကျွန်းစုနှင့်ဆလုံလူမျိုးများအပေါ် သတင်းမီဒီယာများ၏ ထက်သန်စွာ စိတ်ဝင်စားမှု	- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အားနည်းခြင်း၊ တရားမဝင်ငါးဖမ်းခြင်း၊ သစ်ထုတ်ခြင်းနှင့် ဥယျာဉ်၏သဘာဝ အရင်းအမြစ်များ လျော့ပါးလာခြင်း - ထိန်းသိမ်းရေးရည်ရွယ်ချက်များအားအဟန့်တား ဖြစ်စေမည့် လုပ်ငန်းများတွင် ဥယျာဉ်အတွင်းနေထိုင်သည့်အိမ်ထောင်စုများမှ ပါဝင်လုပ်ကိုင်နေခြင်း - ဒေသခံပြည်သူများမှ ခရီးသွားလုပ်ငန်းတွင် ပါဝင်မှု မရှိခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများ မရှိခြင်း - မကြုံလက်ကျေးရွာ၏အမှိုက်စွန့်ပစ်မှု အပေါ် စီမံအုပ်ချုပ်မှုဆိုင်ရာပြဿနာ - ရာသီဥတုအလိုက် မှတ်သားဆောင်ရွက်ရခြင်း - ဥယျာဉ်သို့ဝင်ရောက်ရာတွင်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ - LMNP ဝန်ထမ်းများမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာ ဗဟုသုတ မရှိခြင်း - လေ့ခရီးစဉ်များနှင့် သဘာဝအခြေခံ အပန်းဖြေစခန်းများမှာ ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ်များတွင် ဒေသခံပြည်သူများ ရာနှုန်းပြည့်ပူးပေါင်းပါဝင်လာစေရန်အတွက် လုံလောက်သောအကျိုးအမြတ် ဖန်တီးပေးနိုင်မည့် အလားအလာ မရှိခြင်း - အရေးပါသည့်ပူးပေါင်းပါဝင်ဆောင်ရွက်သူများအကြားလုံလောက်သည့် ဆွေးနွေးညှိနှိုင်းမှုများ မရှိခြင်း
အခွင့်အရေးများ	စွန့်စားရမည့် အနေအထားများ
- ထုတ်ကုန်များဖွံ့ဖြိုးလာမှုနှင့်အတူ ဒေသခံ အမျိုးသားများနှင့်အမျိုးသမီးများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာမည် ဖြစ်ခြင်း - ဝင်ငွေနှင့် အလုပ်အကိုင်ဖန်တီးလာနိုင်ခြင်း - မကြုံလက်ကျေးရာတွင် သဘာဝပတ်ဝန်းကျင်အနေအထားနှင့် လူမှုရေးဆိုင်ရာဝန်ဆောင်မှုများတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း - ထုတ်ကုန်အမျိုးမျိုးအား LMNP ရန်ပုံငွေ ထောက်ပံ့ရေး အစီအစဉ်များနှင့် ချိတ်ဆက်သွားနိုင်ခြင်း - ထိန်းသိမ်းရေးလုပ်ငန်းများတွင် ငွေကြေးထောက်ပံ့ပေးနိုင်ရန် LMNP ဖောင်ဒေးရှင်းအား တည်ထောင်နိုင်မည်ဖြစ်ခြင်း - မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သန္တာကျောက်တန်းများ ပြည်လည်ပြုစုပို့ထောင်ခြင်း စီမံကိန်းအား အစပြုနိုင်မည်ဖြစ်ခြင်း - ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေခြင်း - အလေ့အကျင့်ကောင်းများအား အခြားသောသဘာဝ ထိန်းသိမ်းရေးနယ်မြေများနှင့် မြိတ်ကျွန်းစု၏အခြားနေရာများတွင် ပုံတူပြန်ပွားနိုင်ရေးအတွက် LMNP အား စံပြနေရာတစ်ခု ဖြစ်လာစေရန် - နေချင်းပြန်ခရီးတိုလေးများ ထည့်သွင်းဆောင်ရွက်ခြင်း အပါအဝင် ဧည့်သည်ဆိုင်ရာဈေးကွက်များ ပြန့်ပွားလာနိုင်ခြင်း - သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် သဘာဝနယ်မြေ စီမံအုပ်ချုပ်မှုအတွက် ဒေသအဆင့် စံနမူနာထားစရာတစ်ခု ဖြစ်လာစေရန်	- စီမံကိန်းအား ဦးစီးဆောင်ဆောင်ရွက်မှု အားနည်းခြင်းနှင့် အရေးပါသည့် ပူးပေါင်းပါဝင်ပတ်သက်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း - ထိန်းသိမ်းမှုလုပ်ငန်းများအားနည်းခြင်းနှင့် LMNP ၏ သယံဇာတအရင်းအမြစ်များ လျော့ပါးလာခြင်း - မီဒီယာများမှ သယံဇာတထုတ်ယူခြင်းနှင့် ပတ်သက်၍ အပျက်သဘောဆောင်သည့် ထုတ်ပြန်ကြေညာမှုများနှင့်ထိရောက်သော တားဆီးမှုများမရှိခြင်း - မလုံလောက်သည့်သဘာဝအခြေခံ ခရီးသွားအကျိုးအမြတ်များကြောင့် ဥယျာဉ်၏သဘာဝအရင်းအမြစ်များအား ဒေသခံများမှ ဆက်လက်ထုတ်ယူနေခြင်း - ခရီးသွားလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များအား ညီမျှစွာမခွဲခြင်းဆိုင်ရာ ပြဿနာများ ဒေသခံများအတွင်း ဖြစ်ပေါ်လာနိုင်ခြင်း - အားနည်းသည့် ထုတ်ကုန်ထုတ်လုပ်မှုသို့မဟုတ် လေ့လာရေးခရီးစဉ်ဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်ကြောင့် နေရာဒေသအလိုက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်း - ထိန်းချုပ်မှုမရှိဘဲ တိုးပွားလာသည့် ခရီးသွားလုပ်ငန်းကြောင့် မလိုလားအပ်သည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ခြင်း - ပြင်းထန်သောမုန်တိုင်းများဖြစ်ပွားမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်ပွားရာသီဥတု အနေအထားများရှိခြင်း - ခရီးသွားလုပ်ငန်းအသုံးပြုမှုဆိုင်ရာ အခကြေးငွေများမှ အနည်းငယ်ကိုသာ ဥယျာဉ်ထိန်းသိမ်းရေးနှင့်စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် အသုံးပြုခြင်း - ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့်ဝင်ငွေအခွင့်အလမ်းများအတွက် ပြင်ပမှ အခြေချနေထိုင်လာခြင်းများ



၂. ၁ ရည်မှန်းချက် ဖော်ပြချက်

လန်ပီအက္ကဝါအမျိုးသားဥယျာဉ်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်မှာ ပါဝင်ပတ်သက်သူအား လုံးအတွက် အလယ်အလတ်ကာလမှ ရေရှည်ကာလအထိ အောင်မြင်အောင် ဆောင်ရွက်ရမည့် ရည်မှန်းချက်တစ်ခုဖြစ်ပြီး လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လမ်းညွှန်မှု တစ်ခုလည်း ဖြစ်ပါသည်။ ရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

“ LMNP အား မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများအတွက် စံပြသဘာဝနယ်မြေ တစ်ခုဖြစ်လာစေရန်၊ ဒေသခံပြည်သူများအား လုပ်ပိုင်ခွင့်ပေးထားမှုအပေါ် အခြေခံ၍ လာရောက်လည်ပတ်သူများအား ထူးခြားသည့် ခရီးသွားအတွေ့အကြုံများ ပေးစွမ်းရန်၊ ဥယျာဉ်အုပ်ချုပ်ရေးဝန်ထမ်းများနှင့်ခရီးသွားလုပ်ငန်းအကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖန်တီးပေးခြင်းများနှင့် အတူ ဥယျာဉ်၏ ပေါ်ကြွယ်လှသည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ထူးခြားလှသည့်ဆလုံယဉ်ကျေးမှုများနှင့်ထူးခြားလှပစွာတည်ရှိနေသည့် ကုန်းမြေနှင့်ရေပြင်အနေအထားများကြောင့် ကမ္ဘာ့အဆင့်အသိအမှတ်ပြုနေရာတစ်ခု ဖြစ်လာစေရန်”

၂. ၂ လုပ်ငန်း အစီအစဉ်များ

LMNP ၏ ရည်မှန်းချက်အား အောင်မြင်နိုင်ရန်အတွက် မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၄ ခုအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

1. သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာစီမံချက်များချမှတ်ခြင်းနှင့်စီမံအုပ်ချုပ်မှုအား တိုးမြှင့်သွားနိုင်ရန်၊
2. လန်ပီအက္ကဝါအမျိုးသားဥယျာဉ်၏ထွက်ကုန်များအား ပိုမိုကျယ်ပြန့်ခိုင်မာစေရန်၊
3. ထိန်းသိမ်းရေးဆိုင်ရာချိတ်ဆက်မှုများနှင့် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာသဘောတူညီမှုများ ဆောင်ရွက်သွားခြင်း၊
4. ဈေးကွက်မြှင့်တင်ခြင်းနှင့် သရုပ်ဖော်ရှင်းလင်းခြင်းစနစ်များအား အကောင်အထည်ဖော်ခြင်း။

အောက်ဖော်ပြပါ အခန်းကဏ္ဍများတွင် မဟာဗျူဟာလုပ်ငန်းအစီအစဉ်တစ်ခုချင်းစီဖြင့် ဖြေရှင်းဆောင်ရွက်သွားမည့်ဦးစားပေး လုပ်ငန်းများအား ဖော်ပြထားပါသည်။

လုပ်ငန်းအစီအစဉ်(၁) - သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာအစီအစဉ်ရေးဆွဲခြင်းနှင့် စီမံအုပ်ချုပ်မှုတိုးမြှင့်ခြင်း

သဘာဝအခြေခံခရီးသွားလုပ်ငန်းမှာ LMNP အတွက် အကျိုးအမြတ်များစွာ ဖန်တီးပေးနိုင်သော်လည်း ဈေးကွက်တိုးချဲ့ရေး ဆောင်ရွက်ခြင်းလုပ်ငန်းတစ်ခုတည်းဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်မည်မဟုတ်ပါ။ စီမံခန့်ခွဲမှုများစွာနှင့်လည်းကြုံတွေ့ရ မည် ဖြစ်ပါသည်။ ထိန်းသိမ်းရေးနှင့်ဒေသခံများ၏လူမှု စီးပွားဖွံ့ဖြိုးမှုအားတိုးမြှင့်သွားရန် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအား နည်းလမ်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားရန်အတွက် ကြိုတင်စီမံမှုများနှင့် ခိုင်မာသည့်စီမံအုပ်ချုပ်မှုတစ်ရပ် လိုအပ်ပါသည်။

၁. ၁ မကြာလက်ကျေးရွာ၌ ပြည်သူလူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း

မကြာလက်ကျေးရွာ၌ပြည်သူလူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့ (MG-EG)အားဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ MG-EG အား ဒေသခံအမျိုးသား၊ အမျိုးသမီးများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဥယျာဉ်အတွင်း သဘာဝအခြေခံခရီးသွားထွက် ကုန်များ၊ ဝန်ဆောင်မှုများနှင့် လေ့လာရေးခရီးစဉ်များဖွံ့ဖြိုးရေးအတွက် ဦးတည်ချက်ထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤအဖွဲ့အား MONREC မှ အထောက်အကူပြုပေးသွားမည်ဖြစ်ပြီး ဥယျာဉ်ကြီးကြပ်ရေးကိစ္စများအား Istituto Oikos မှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အဖွဲ့ဝင်များအနေဖြင့် အနည်းဆုံး တစ်လကျော်တစ်ခါ တွေ့ဆုံကြမည်ဖြစ်ပြီး အစီအစဉ် ရေးဆွဲခြင်းများအတွက် တာဝန်များခွဲဝေခြင်း၊ စီးပွားဖြစ်ခရီးသွားလုပ်ငန်းတွင် ဒေသခံများ ပူးပေါင်းပါဝင်လာစေရေး ညှိနှိုင်း ဆွေးနွေးခြင်း၊ဥယျာဉ်၏စီးပွားဖြစ်သဘာဝ အခြေခံခရီးသွားလုပ်ငန်းတွင် လက်တလော ဖြေရှင်းရမည့် အရေးပါသည့် အကြောင်း အရာများအား ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သင်တန်းများကျင်းပရာတွင် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နယ်ပယ်အစုံမှ ကျွမ်းကျင်ပညာရှင်များအား မကြာခဏ အစည်းအဝေးများသို့ဖိတ်ကြား၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင် ရာအတွေ့အကြုံများ၊ ဗဟုသုတများအား ဤအဖွဲ့အစည်းနှင့်ဒေသခံပြည်သူများအား ရှင်းလင်းပြောကြားစေမည် ဖြစ်ပါသည်။ ဖိတ်ကြားမည့်သူများတွင် MONREC နှင့် MOHT တို့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းနှင့်ပတ်သက်သည့်သတင်းအချက်အလက် များ၊ စီးပွားရေးကိစ္စရပ်များ၊ ဥယျာဉ်အတွင်း လက်ရှိနှင့်ဆောင်ရွက်လိုသည့်ကိစ္စများအားဖြန့်ဝေလိုသည့်လေ့ကုမ္ပဏီများ ပါဝင် သွားမည်ဖြစ်ပါသည်။ ဤအဖွဲ့အနေဖြင့် အစည်းအဝေးတစ်ခုချင်းစီတွင် ဆလုံလူမျိုးစု ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစည်းအဝေးများမှ ရရှိသည့်အဓိကသတင်းအချက်အလက်များအား ဆလုံလူမျိုးများထံ တင်ပြ

၈ ဝါးအလယ် အပန်းဖြေစခန်းနှင့်လေ့ကုမ္ပဏီများ။ နောက်ပိုင်းတွင်ဥယျာဉ်၏ထိန်းသိမ်းစောင့်ရှောက်ရေးတွင် စီးပွားရေးအရစိတ်ပါဝင်စား မှုရှိသောလူဦးနှင့် တာဝန်ယူသောခရီးသွားလုပ်ငန်းနှင့်ဂေဟစနစ်ထိန်းသိမ်းရေး တွင်နှစ်မြှုပ်ထားခြင်း သက်သေပြနိုင်မှု။

၉ LMNP-GMP နှင့်ချိန်ညှိကာ PES ၏ဒီဇိုင်းနှင့်လက်တွေ့အသုံးချခြင်း၊ LMNP-GMP ကိုကျယ်ပြန့်သောအမြင်များပါဝင်မှုရှိရန်၊ ဥပမာ၊ ဝါးကျွန်းရှိရေခဲစက်ရုံမှ ရေသန့်ယူဆောင်သည့်အတွက်ပေးဆောင်ခြင်း။

သွားမည် ဖြစ်ပါသည်။ ဆုံးဖြတ်ချက်ချခြင်း၊ ကြီးကြပ်ရေးတာဝန်ဝတ္တရားများနှင့် အဖွဲ့ကိုယ်စားတက်ရောက်နိုင်ရေး တို့အတွက် သတ်မှတ်ကာလတစ်ခုအထိ MG-EG ဥက္ကဋ္ဌ၊ တွဲဘက်ဥက္ကဋ္ဌများအား LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းကြီးကြပ်မှုဘုတ် အဖွဲ့အစည်းအဝေးများတွင် ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ပါသည်။ ဥယျာဉ်စီမံကြီးကြပ်ရေးဆိုင်ရာကိုယ်စားလှယ်တစ်ဦးမှ MG-EG အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁.၂ LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းကြီးကြပ်မှုဘုတ်အဖွဲ့ (LMNP-EMB) ဖွဲ့စည်းခြင်း

လန်ပီအက္ကဝါအမျိုးသားဥယျာဉ်၏သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အစီအစဉ်ဆွဲရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ စောင့်ကြည့်လေ့လာခြင်းများပြုလုပ်သွားရန် အကြံပေးဘုတ်အဖွဲ့အား ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။ ဤစီမံချက်ပါ လုပ်ငန်း ဆောင်ရွက်မှုများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ် ဘုတ်အဖွဲ့ဝင်များ တွေ့ဆုံကြမည် ဖြစ်ပါသည်။ ဘုတ်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးအပြီး ပထမ (၆) လအတွင်း ဘုတ်အဖွဲ့အနေဖြင့် ဆက်လက်ကျင်းပမည့် အစည်းအဝေးအကြိမ်အရေအတွက်အား ညှိနှိုင်းဆုံးဖြတ်မည် ဖြစ်ပါသည်။ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် MONREC မှလည်းကောင်း၊ တွဲဘက်ဥက္ကဋ္ဌအဖြစ် MOHT မှလည်းကောင်း တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့များမှကိုယ်စားလှယ်များ၊ MG-EG ၊ ပုဂ္ဂလိက အခန်းကဏ္ဍများမှ ကိုယ်စား လှယ်များ၊ OIKOS ၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများ၊ သင့်လျော်သည့်ကျွမ်းကျင် ပညာရှင်များ ပါဝင်မည်ဖြစ်ပါသည်။

၁.၃ LMNP ၏စီမံအုပ်ချုပ်မှုဆိုင်ရာကုန်ကျစရိတ်များအား တစ်စိတ်တစ်ပိုင်းပံ့ပိုးပေးနိုင်ရန် သဘာဝအခြေခံခရီးသွား လုပ်ငန်းမှ ရန်ပုံငွေဖြန့်ဝေခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်း

ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများအတွက် ပေးရသည့်အခကြေးငွေပုံစံဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့်ရရှိငွေများ အား သဘာဝနယ်မြေများစီမံအုပ်ချုပ်မှုကုန်ကျစရိတ်များတွင် အသုံးပြုနိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့ပေးသည့်စနစ်များစွာ ရှိပါသည်။ ။ အများအား ဖြင့်တွေ့ရှိရသည့် ဥပမာစနစ်များမှာ -

- ဝင်ကြေးငွေ
- အသုံးပြုသူများထံမှ ကောက်ခံငွေ (ကျောက်ဆူးချခြင်း၊ ငါးဖမ်းခြင်း၊ ကယက်လှေစီးခြင်း၊ ရေငုပ်ခြင်း၊ တောလမ်းလျှောက်ခြင်း၊ တောတွင်းစခန်းချခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း စသည့် လုပ်ငန်းများမှ ရရှိငွေ)
- ခွင့်ပြုငှါးရမ်းပေးခြင်းမှ ရရှိငွေ (နေထိုင်တည်းခိုမှုများစီမံဆောင်ရွက်ပေးခြင်း၊ စားသောက်ဆိုင်နှင့် ဧည့်လမ်းညွှန်စီစဉ်ပေးသည့် လုပ်ငန်းများ စသည်တို့မှ ရရှိငွေ)
- စီးပွားဖြစ်လုပ်ငန်းများ တိုက်ရိုက်ဆောင်ရွက်ခြင်းမှ ရရှိငွေ (ဥယျာဉ်အတွင်း လှေစီးခရီးစဉ်များ၊ ကော်ဖီဆိုင်များ၊ သရုပ်ပြ ရှင်းလင်းရေးစင်တာများ၊ လက်ဆောင်များ ရောင်းချသည့်ဆိုင်များ စသည်တို့မှ ရရှိသည့်ငွေ)
- စေတနာ့ဝန်ထမ်းများနှင့်လှူဒါန်းမှုများမှ ရရှိငွေ (အခမဲ့ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း၊ ထိန်းသိမ်းရေးအမာခံရန်ပုံငွေနှင့် ဖောင်ဒေးရှင်းများအတွက် လှူဒါန်းမှုများမှ လှူဒါန်းငွေ)

MONREC မှ အထက်ဖော်ပြပါ သက်ဆိုင်သည့် ရန်ပုံငွေဖြန့်ဝေခြင်းစနစ်များကို သုံးသပ်၍ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်နှစ်စဉ် စီမံအုပ်ချုပ်မှုကုန်ကျစရိတ်များအတွက် တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနိုင်မည့်ရန်ပုံငွေဖြန့်ဝေခြင်းစနစ်နှင့်ကြီးကြပ်မှုလုပ်ငန်းစဉ်များ၊ မူဝါဒများအား ပေါ်ထွက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁.၄ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများစီမံအုပ်ချုပ်မှုအား တိုးမြှင့်ခြင်း

LMNP-GMP တွင် ဥယျာဉ်ဘေးပတ်လည်ရှိ လူနေထိုင်မှုများနှင့် မကြုံရလက်ကျေးရွာ၏ စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုဆိုင် ရာကိစ္စများအား ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းဆောင်ရွက်မှုများ ပါဝင်ပါသည်။ ဤသဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံ ချက်မှာ တိုးပွားလာသည့် ဤကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးလိုအပ်နေသည့်အချက်များအား ထပ်မံအလေးပေးဖော်ပြထားပါသည်။ လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်အသုံးပြု နိုင်သည့်စွန့်ပစ်ပစ္စည်းများအား ကော့သောင်းသို့ သယ်ယူပို့ဆောင်ပေးနိုင်ရန် အလားအလာရှိသည့် လေ့ကုမ္ပဏီများ၏အကြံပြုချက်များနှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၁.၅ သတင်းအချက်အလက်စုဆောင်းခြင်းနှင့် စာရင်းစိစစ်နည်းစနစ်များအားတိုးမြှင့်ခြင်း

MONREC နှင့် MOHT တို့အနေဖြင့် ခိုင်မာသည့်သတင်းအချက်အလက်စုဆောင်းခြင်းနှင့် စိစစ်ခြင်းစနစ်များအား အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သတင်းအချက်အလက်ကောက်ယူစုဆောင်းသည့်နည်းစနစ်များအားသုံးသပ်ခြင်း နှင့် ခရီးသွားအုပ်စုများအရေအတွက်၊ ဧည့်သည်အရေအတွက်၊ ဧည့်သည်များ၏နိုင်ငံနှင့်လူမျိုး၊ ဥယျာဉ်အတွင်း လာရောက် လည်ပတ်နေထိုင်မည့်ကာလ စသည်တို့အား စနစ်တကျ မှတ်တမ်းတင်ထားနိုင်မည့် နည်းစနစ်များကို သေချာစွာ ဆောင်

ရွက်သွားမည် ဖြစ်ပါသည်။ LMNP ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာနှစ်စဉ်အစီရင်ခံစာအား ထုတ်ဝေသွားမည်ဖြစ်ပြီး ဥယျာဉ်၏သဘာဝ အခြေခံခရီးသွားလုပ်ငန်းစနစ်နှင့်ပတ်သက်၍ ကုန်ကျစရိတ်နှင့်ရရှိသည့်အကျိုးအမြတ်များအား စနစ်တကျ အကဲဖြတ်သုံးသပ်ခြင်းများအား ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါသည်။

၁.၆ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာအလေ့အကျင့်ကောင်းများနှင့်ထိန်းသိမ်းရေး နမူနာပုံစံများကို ထိတွေ့ခံစားနိုင်စေရန် ဥယျာဉ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုအတွက် လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်း

LMNP နှင့် ဥယျာဉ်ထိန်းသိမ်းရေးအားထောက်ခံသူများအနေဖြင့် သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာအလေ့အကျင့် ကောင်းများနှင့်ထိန်းသိမ်းရေးနမူနာပုံစံများထံမှ သင်ယူအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အခြားဥယျာဉ်များ၊ စီမံကိန်းများနှင့်စီးပွားရေး လုပ်ငန်းများထံသို့ လေ့လာရေးခရီးစဉ်များ စီစဉ်သွားမည်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုဆိုင်ရာလုပ်ငန်းရှင်များမှ ၎င်းတို့ဥယျာဉ်များ၊ စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေသည့်နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုများအား လေ့လာနိုင်မည်ဖြစ်ပါသည်။



၁.၇ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ စာကြည့်တိုက် တည်ဆောက်ခြင်း

LMNP ဝန်ထမ်းများမှ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်အကြောင်းအရာများနှင့် ပတ်သက်၍ စာကြည့်တိုက်များ တည်ဆောက်သွားမည် ဖြစ်ပါသည်။ စာကြည့်တိုက်တည်ဆောက်ခြင်း အားဖြင့် ဥယျာဉ်သို့ လာရောက်သည့် ဧည့်သည်များ၏ စိတ်ဝင်စားမှုအား ရရှိမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း စာကြည့်တိုက်နှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များအား ဖလှယ်ပေးနိုင်မည်ဖြစ်ပါသည်။ မကြုံရလက်ကျေးရွာရှိဒေသခံများအတွက် ဘာသာစကား စွမ်းရည်မြှင့်တင်ပေးလျက်ရှိရာ ဥယျာဉ်ဝန်ထမ်းများအနေဖြင့် ဒေသခံအမျိုးသား၊ အမျိုးသမီးများအား စာကြည့်တိုက်ရှိ သတင်းအချက်အလက်များကို လာ ရောက်လေ့လာ၍ သုံးသပ်အကြံပြုခြင်းများဆောင်ရွက်ရန် တိုက်တွန်းနိုင်မည်ဖြစ်ပါသည်။ စာကြည့်တိုက်ရှိ ပစ္စည်းကိရိယာ များကို ဘာသာစကားသင်ကြားပေးသည့်သင်တန်းများတွင်လည်း အသုံးပြုသွားမည် ဖြစ်ပါသည်။

အစီအစဉ် ၂ - LMNP ထွက်ကုန်များအား ပိုမိုကျယ်ပြန့် ခိုင်မာလာစေခြင်း

LMNP ၏ အဓိကထွက်ကုန်မှာ လေ့စီးခရီးစဉ်များဖြစ်ပြီး ဥယျာဉ်အားမှီတင်းနေထိုင်သူ အနည်းငယ်သာ စီးပွားဖြစ်ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော်လည်း အရေးပါသည့်ပူးပေါင်းပါဝင်ပတ်သက်သူများအားလုံးမှာ ဤအခြေအနေအား ပြောင်းလဲရန်နှင့်ဒေသဝင်ငွေအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်စိတ်ဝင်စားလျက်ရှိပါသည်။ပူးပေါင်းပါဝင်ပတ်သက် သူများညှိနှိုင်းအစည်းအဝေးများတွင် ထွက်ကုန်များပိုမိုကျယ်ပြန့် ခိုင်မာလာစေရန် အခွင့်အလမ်းများအား အဆိုပြုခဲ့ပြီးဖြစ် ပါသည်။ စီစဉ်ထားသည့် ဆောင်ရွက်မည့်လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၂. ၁ အင်္ဂလိပ်ဘာသာစကားသင်တန်းပေးခြင်း

ခရီးသွားလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်လိုကြသည့် ဥယျာဉ်အားမှီတင်းနေထိုင်ကြသည့်သူများအတွက် အင်္ဂလိပ်ဘာသာစကားမှာ အဓိကလိုအပ်ချက်ဖြစ်ပါသည်။ မကြာလက်ကျေးရွာမှ ဒေသခံများအား ရည်ရွယ်ချက်အလိုက် အုပ်စုငယ်များဖွဲ့၍ ၎င်းတို့၏စွမ်းဆောင်ရည်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာစိတ်ပါဝင်စားမှုများ၊ သင်တန်းတက်ရောက်လိုသည့်ဖွဲ့သတ္တိအပေါ်တွင် မူတည်၍ ဘာသာစကားသင်တန်းများ ပို့ချသွားမည် ဖြစ်ပါသည်။

၂. ၂ ဧည့်လမ်းညွှန်သင်တန်းအစီအစဉ်များ ဒီဇိုင်းဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

မကြာလက်ကျေးရွာသို့ လမ်းလျှောက်ခရီး၊ ဆလုံလူမျိုးများနှင့်အတူထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ခြင်းနှင့်အပြန်အလှန်ဆက်သွယ်ခြင်း၊ ကမ်းခြေမီးပုံပွဲကျင်းပသည့် ညနေခင်းများ၊ ရေငုပ်ခရီးစဉ်များ၊ ဒီရေတောမြစ်တလျှောက်ကယက်လှေစီးခရီးစဉ်များ၊ သတ်မှတ်ထားသည့် ဒီရေတောမြစ်နေရာသို့ သစ်သားခင်းလမ်းလျှောက်ခြင်းနှင့် လိပ်များဥအသားပေါက်သည့်နေရာများသို့ သွားရောက်သည့်ခရီးစဉ်များအပါအဝင် လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်ခြင်းများအတွက် LMNP မှ ဧည့်လမ်းညွှန်များ ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားမှုအား လေ့ကုမ္ပဏီများအနေဖြင့် အတည်ပြုသဘောတူညီပြီး ဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး အချိုးညီမျှစွာ ပါဝင်သည့် အနည်းဆုံး ၁၀ ဦးခန့်အား ပထမအကြိမ် ဧည့်လမ်းညွှန်သင်တန်းတစ်ခုပေးသွားမည် ဖြစ်ပါသည်။ သင်တန်းအစီအစဉ်တွင် LMNP ၏ နောက်ခံသမိုင်းကြောင်း၊ ဒေသရှိ အပင်၊ သတ္တဝါများနှင့်ဂေဟစနစ်များ စီမံအုပ်ချုပ်မှု၊ ဆလုံလူမျိုးများ၏ရာဇဝင်နှင့်လက်တလောဖြစ်ပျက်နေသည့်ကိစ္စများ၊ ခရီးသွားလုပ်ငန်းမိတ်ဆက်၊ ဧည့်သည်အမျိုးအစားနှင့် ဈေးကွက်များ၊ ဧည့်လမ်းညွှန်ဆိုင်ရာလေ့ကျင့်ခန်းများ၊ ဘာသာပြန် နည်းစနစ်များ၊ ရှေးဦးသူနာပြုခြင်းနှင့် အရေးပေါ်အခြေအနေများတွင်တုံ့ပြန်ခြင်း၊ ကယက်လှေစီးခြင်းနှင့်ရေငုပ်ခြင်း၊ ဘာသာ စကားသင်ကြားခြင်းစသည့် သီးခြားအခန်းငယ်ယူနစ်များ ပါဝင်မည် ဖြစ်ပါသည်။ သင်တန်းသားများအနေဖြင့် အခြေခံမယူမနေရယူနစ်များအား သင်ယူရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိပညာနှင့်စွမ်းဆောင်ရည် ထပ်မံတိုးမြှင့်သွားနိုင်ရန် ထပ်ဆောင်းယူနစ်များအား လေ့လာနိုင်မည့်အခွင့်အလမ်းလည်း ရှိပါသည်။

၂. ၃ ဆလုံမျိုးနွယ်စုအတွက် နယ်ပယ်တစ်ခု ဖန်တီးပေးခြင်း

ဆလုံမျိုးနွယ်စုအတွက် နယ်ပယ်တစ်ခုအား ဖန်တီးပေးသွားမည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ အခြားသောနေရာများရှိ ဆလုံလူမျိုးစုများအပေါ်တွင် အဓိကထားဆောင်ရွက်နေသည့် အလားတူစီမံကိန်းများအား သုံးသပ်ခြင်းအစီအစဉ် ပါဝင်မည် ဖြစ်ပါသည်။ ဆောင်ရွက်မည့်လုပ်ငန်းတွင် LMNP ၏ ဧည့်သည်စင်တာ၌ ဆလုံမျိုးနွယ်စုအကြောင်း ရှင်းလင်းတင်ပြထားသည့်ဆိုင်းဘုတ်ပြား ၄ ခုမှ ၆ ခုအထိထားရှိခြင်း၊ သီးသန့်ရပ်တည်နိုင်သည့် စင်တာသို့မဟုတ် ပြခန်းငယ်တစ်ခု ဖြစ်ပေါ်လာရေးနှင့်ပတ်သက်၍ အသေးစိတ်လမ်းညွှန်ချက်များထားရှိခြင်း စသည်တို့ ပါဝင်မည် ဖြစ်ပါသည်။

၂. ၄ ဆလုံလူမျိုးများအား ဗဟိုပြုသည့် ထုတ်ကုန်များ ဖွံ့ဖြိုးလာစေခြင်း

ဥယျာဉ်သို့လာရောက်သည့် ဧည့်သည်များနှင့် လေ့ကုမ္ပဏီများမှာ ဆလုံလူမျိုးစုများအပေါ်တွင် စိတ်ဝင်စားမှုများစွာရှိပြီး ဆလုံလူမျိုးများ၏သမိုင်းကြောင်း၊ လက်ရှိလူနေမှုဘဝပုံစံများမှာ ၎င်းတို့အား ထည့်သွင်းစဉ်းစားသည့် ခရီးသွားလုပ်ငန်းဆိုင်ရာထုတ်ကုန်များဖွံ့ဖြိုးလာစေရန် အထောက်အကူပြုပါသည်။ အတွေ့အကြုံရှိသည့် ထုတ်ကုန်ဖွံ့ဖြိုးမှုဆိုင်ရာအကြံပေးပုဂ္ဂိုလ်တစ်ဦးမှာ လေ့ကုမ္ပဏီများ၊ ဝါးအလယ် သဘာဝအခြေခံအပန်းဖြေစခန်းတို့နှင့် ဆက်သွယ်၍လည်းကောင်း ဆလုံလူမျိုးများ၊ LMNP ဧည့်လမ်းညွှန်များနှင့် ပူးတွဲလုပ်ကိုင်၍လည်းကောင်း ခရီးသွားလုပ်ငန်းအားဦးဆောင်နေသည့်ဆလုံလူမျိုးများ ပေါ်ထွက်လာစေရန်၊ နေ့တစ်ဝက် လေ့လာရေးခရီးစဉ်များဆောင်ရွက်သွားရန် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ခရီးသွား လုပ်ငန်းဆိုင်ရာထုတ်ကုန်များဖွံ့ဖြိုးလာစေရန် ကနဦးအကြံပြုချက်များတွင် အောက်ပါအချက်များ ပါဝင်ပါသည်-

- လိပ်များ ဥအသားပေါက်သည့်နေရာများ၊ လင်းနို့ဂူများ၊ ပျားအုံများရှိသည့်နေရာများနှင့် ကမ်းခြေတလျှောက်အစားအသောက်ရှာဖွေသည့်နေရာများ အပါအဝင် ဆလုံမုဆိုးများ၏စားဝတ်နေရေးအတွက် အမဲလိုက်လေ့ရှိသည့် တောရိုင်းတိရစ္ဆာန်များကျက်စားသည့် ထူးခြားသည့်နေရာများသို့ သွားရောက်လည်ပတ်ခြင်း၊
- ဆလုံလူမျိုးများ၏ဗဟုကျင်းရေငုပ်ခြင်းနှင့် မိုန်းဖြင့်ငါးဖမ်းခြင်းများအားစောင့် ကြည့်ခြင်း၊ ဧည့်သည်များအား မိုန်းဖြင့် ငါးဖမ်းနည်းသင်ပေးခြင်း၊ ဆလုံလူမျိုးများ၏ သစ်လုံးထွင်းလေ့အိမ်များအား လှော်ခပ်ပုံနည်းလမ်းများအား သင်ပေးခြင်း၊
- ဆလုံလူမျိုးများဆိုင်ရာသမိုင်းကြောင်းနှင့် အုပ်စုလိုက် ၎င်းတို့အကြောင်း ပြောပြမှုများအား နားထောင်ခြင်း၊ လှေစီးခရီးစဉ်များ၊ ကမ်းခြေမီးပုံပွဲများ၊ ဆလုံလူမျိုးများနှင့် အတူတကွ ချက်ပြုတ်စားသောက်ခြင်း။

၂. ၅ ဒီရေတောများအတွင်း သစ်သားလျှောက်လမ်းများ တပ်ဆင်ခြင်း

ဒီရေတောများအတွင်း သစ်သားလျှောက်လမ်းများ တပ်ဆင်ခြင်းအား နေရာအချို့တွင် တပ်ဆင်ခြင်းနှင့်ပတ်သက်၍ သုံးသပ်မှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး ကောင်းမွန်သည့် ဒီရေတောအတွင်း သစ်ခင်းလျှောက်လမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက်

အလားအလာရှိသည့် နေရာ ၂၃၊ ၃ ခုတွင် ကြိုတင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုအား အကဲဖြတ်ခြင်းအား ကြိုတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သစ်သားလျှောက်လမ်းများ တပ်ဆင်ခြင်း အား အတည်ပြုချက်ရှိပြီး သင့်လျော်သည့် တိုးချဲ့ ဆောက်လုပ်မှုများအား ခွင့်ပြုချက်ရှိပြီးလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုး သက်ရောက်မှုများနှင့် LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံကြီးကြပ်မှုဘုတ်အဖွဲ့မှ ဆုံးဖြတ်သည့် အခြားသောသက်ဆိုင် ရာကိစ္စရပ်များအား ထည့်သွင်းစဉ်းစား၍ စနစ်တကျ တည်ဆောက်သွားရန် ဤကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ကျော်ကြားသည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအား ခန့်အပ်သွားမည် ဖြစ်ပါသည်။

၂.၆ အပျော့စားစွန့်စားခရီးစဉ်များဆောင်ရွက်ခြင်း (ကယက်လှေစီးခြင်းနှင့်တောတွင်းလမ်း လျှောက်ခြင်းများ)

လှေကုမ္ပဏီများနှင့်ပူးပေါင်း၍ နေရာများသတ်မှတ်ခြင်း၊ ဒီဇေယာအတွင်း ကယက်လှေခရီးနှင့် တောတွင်းလမ်းလျှောက် ခြင်းများအတွက် စမှတ်နှင့်ဆုံးမှတ်များ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သွားနိုင်ရန်အတွက် အကြံပေးပုဂ္ဂိုလ်တစ်ဦးအား ခန့်အပ်သွားမည်ဖြစ်ပါသည်။ အကြံပေး ပုဂ္ဂိုလ်အနေဖြင့် (ဆိုက်ကပ်မည့်နေရာများ၊ ကယက်လှေများသိမ်းဆည်းမည့် နေရာများ၊ လူသွားလမ်းများ၊ တံတားငယ်များ၊ ဆိုင်းဘုတ်များတပ်ဆင်ခြင်း စသည့်) အသေးစားအဆောက်အဦများ ဆောက်လုပ်ခြင်း အားကြီးကြပ်ကွပ်ကဲရန်၊ ဧည့်သည်များနှစ်သက်သဘောကျစေမည့် အပင်နှင့်တိရစ္ဆာန်ဆိုင်ရာ ရှင်းလင်းတင်ပြမှုပုံစံများအား ခွဲခြမ်းစိတ်ဖြာသွားရန်၊ လှေကုမ္ပဏီများမှ လက်ခံနိုင်သည့်အဆင့်အနေအထားရှိသည့်ခရီးစဉ်များ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် LMNP ဧည့်လမ်းညွှန်များအား သင်တန်းပေးခြင်းများအား တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂.၇ မကြုံရလက်ကျေးရွာသို့ လမ်းလျှောက်ခရီးအား အဆင့်တိုးမြှင့်ခြင်း

လှေကုမ္ပဏီများ၊ မကြုံရလက်ကျေးရွာ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ မကြုံရလက်ကျေးရွာ လမ်းလျှောက်ခရီးစဉ်များတွင် ကျေးရွာဒေသခံပြည်သူများ ပါဝင်နိုင်မည့် အနေအထားများအား ဖော်ဆောင်ပေးရန်အတွက် အကြံပေးပုဂ္ဂိုလ်တစ်ဦးအား ခန့်အပ်သွားမည် ဖြစ်ပါသည်။ ခရီးစဉ်တွင် ကျေးရွာ၏သမိုင်းကြောင်းအား အကျဉ်းချုပ်၊ ဒေသခံပြည်သူများ၏နေထိုင်စား သောက်မှုပုံစံ၊ ကျွန်း၏မျက်နှာချင်းဆိုင်ရှိ နှစ်ခြင်းခရစ်ယာန်ဘာသာကိုးကွယ်သည့်ကျေးရွာ၊ ကျေးရွာပတ်ဝန်းကျင်ရှိ (နေထိုင် သူများနှင့်ပတ်သက်သည့်ပုံပြင်များ၊ အလုပ်အကိုင်၊ အမည်နာမခေါ်ဆို မှုစသည့်) အချက်အလက်များဆိုင်ရာအကျဉ်းချုပ်၊ (ရေ၊ လျှပ်စစ်ဓါတ်၊ ကျောင်း၊ ဘုရားကျောင်း၊ စွန့်ပစ်ပစ္စည်းစီမံအုပ်ချုပ်မှုစသည့်) ကျေးရွာဖွံ့ဖြိုးရေးကိစ္စများဆိုင်ရာဖြစ်စဉ်များ၊ ကျေးရွာ ပြည်သူလူထုနှင့်ဥယျာဉ်အကြားဆက်သွယ်နေသည့်ကိစ္စရပ်များ၊ ဥယျာဉ်ထိန်းသိမ်းရေး အစီအစဉ်များနှင့်စီးပွားဖြစ်ခရီးသွားလုပ် ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပါဝင်ပါသည်။ အချိန် (၁) နာရီကြာမြင့်မည့် ခရီးစဉ်အတွင်း ကျေးရွာနှင့်သက်ဆိုင်သည့် ပုံပြင်၊ အချက်အလက်များအား တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ဒေသရှိ စားသောက်ဆိုင်များ၌ အအေးနှင့် မုန့်ပဲသွားရည်စာများ ဝယ်ယူစားသုံးနိုင်မည် ဖြစ်ပါသည်။ (စားသောက်ဆိုင်အချို့အား အသုံးပြုသွားမည် ဖြစ်ပါသည်။)။ အဓိက ရည်ရွယ်ချက်မှာ လေ့ကျင့်သင်ကြားပေးထားသည့် LMNP ဧည့်လမ်းညွှန် (၁၀) ဦးအနေဖြင့် ၎င်းတို့၏ကျေးရွာကို ဧည့်သည် များအား လိုက်လံပြသရာတွင် မတူညီသည့်ရှင်းလင်းတင်ပြမှုများဖြင့် တင်ပြနိုင်မည့် ဇာတ်လမ်း၊ အကြောင်းအရာနှင့် ပုံပြင်များ ဖန်တီးသွားရန် ဖြစ်ပါသည်။

၂.၈ အစားအသောက်ထုတ်လုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကျင်းပခြင်း

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအတွက် စားသောက်ဆိုင်တည်ထောင်လည်ပတ်ခြင်းဆိုင်ရာ လိုအပ်သည့် စွမ်းဆောင်ရည် နယ်ပယ်များနှင့်ပတ်သက်၍ သင်တန်းများစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အဓိက အလေးပေးဆောင်ရွက်ပေးမည့် အုပ်စုမှာ မကြုံရလက်ကျေးရွာမှ စားသောက်ဆိုင်ပိုင်ရှင်များဖြစ်ပြီး၊ ၎င်းတို့၏ စွမ်းဆောင်ရည်၊ စားသောက်ဆိုင်လုပ်ငန်းဝန် ဆောင်မှုများအား တိုးချဲ့လိုသည့် ဆန္ဒများအပေါ် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ သင်တန်းအစီအစဉ်အား အင်္ဂလိပ် ဘာသာစကားဖြင့် ပို့ချသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မှု၊ ဧည့်ဝတ်ကျောပြန်မှုဆိုင်ရာ အချက်အလက်များအား သင်ကြား သွားမည် ဖြစ်ပါသည်။

၂.၉ လက်မှုပစ္စည်းထုတ်လုပ်မှုဆိုင်ရာအခွင့်အလမ်းများနှင့် သင်တန်းလိုအပ်ချက်အား အကဲဖြတ်ခြင်း

ဒေသထွက်လက်မှုပစ္စည်းများ၏အရည်အသွေး၊ ပြန်လည်အသုံးပြု၍ရသည့်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့်အနေအထား၊ ပစ္စည်းများ၏ LMNP ဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်းခြင်းနှင့် လာရောက်လည်ပတ်သည့် ဧည့်သည်များ၏ ယင်းပစ္စည်းများ အပေါ်စိတ်ဝင်စားမှုစသည့် အချက်များအား အကဲဖြတ်သွားရန်အတွက် လက်မှုပစ္စည်းထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံရှိသည့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအား ခန့်အပ်သွားမည် ဖြစ်ပါသည်။

၂.၁၀ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအတွက် အခမဲ့ခရီးစဉ်များဆောင်ရွက်ပေးခြင်း

ဒုတိယနှစ် သို့မဟုတ် တတိယနှစ်မှ စတင်၍ ထုတ်လုပ်နေသည့် ထုတ်ကုန်များ၊ ဆောင်ရွက်နေသည့်ဝန်ဆောင်မှုများ၊ လေ့လာ



ရေးခရီးစဉ်များနှင့်ပတ်သက်၍ အသိပညာတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် ဧည့်သည်အသစ်များလာရောက်ရေးဆိုင်ရာဈေးကွက်များတွင် ဤထုတ်ကုန်များအား တိုးချဲ့ထုတ်လုပ်သွားလိုမှုအားတိုင်းတာရန် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများအတွက် အခမဲ့ခရီးစဉ်များအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၂. ၁၁ မကြုံလက်ကျေးရွာ ဖွံ့ဖြိုးမှုစီမံချက်အား ဒီဇိုင်းဆွဲခြင်း

ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ရေးဆွဲရန်အတွက် လိုအပ်သည့်သတင်းအချက်အလက်များအား ဆုံးဖြတ်ရန်အတွက် လက်ရှိကာလတွင် ခရီးသွားဧည့်သည် အနည်းငယ်သာ မကြုံလက်ကျေးရွာသို့ လာရောက်လည်ပတ်လျက် ရှိပါသည်။ အကယ်၍ မကြုံမိကာလအတွင်း နေချင်းပြန်နှင့် ညအိပ်လာရောက်မည့်ဧည့်သည်အရေအတွက် တိုးပွားလာမည်ဆိုပါက ကျေးရွာဖွံ့ဖြိုးမှုစီမံချက်ပြင်ဆင်ရေးဆွဲရန် စဉ်းစားလာနိုင်မည် ဖြစ်ပါသည်။ စီမံချက်ကို အဏ္ဏဂါဥယျာဉ်အတွက် သင့်လျော်သည့် အထိန်းအချုပ်များ တည်ဆောက်ခြင်းနှင့် မြေနေရာအား လူနေထိုင်မည့်နေရာ၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်မည့်နေရာ၊ အပန်းဖြေနေရာနှင့် စိုက်ပျိုးခြင်းအတွက် အသုံးပြုမည့်နေရာ စသည်ဖြင့် သတ်မှတ်သွားနိုင်ရန်အတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ စီမံချက်တွင် ဒေသခံပြည်သူများအတွက် ဝန်ဆောင်မှုများဖြစ်သည့် ရေ၊ စွန့်ပစ်ပစ္စည်း၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည်တို့အား ထောက်ပံ့ပေးခြင်းနှင့် စီမံအုပ်ချုပ်ခြင်းများကိုလည်း ထည့်သွင်းသွားမည် ဖြစ်ပါသည်။

အစီအစဉ် ၃ - ထိန်းသိမ်းရေးဆိုင်ရာဆက်နွယ်မှုများနှင့် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီမှုများ

LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ၏ရည်ရွယ်ချက်မှာ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဥယျာဉ်၏ထိန်းသိမ်းရေးဆိုင်ရာရည်ရွယ်ချက်များအကြား ဆက်နွယ်မှုများ ပိုမိုတိုးပွားလာစေရန် ဖြစ်ပါသည်။ ဤကဲ့သို့ တိုးပွားလာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းမှာရှုပ်ထွေး၍ ပြောင်းလဲမှု မြန်ဆန်ပါသည်။ ရိုးရှင်းသည့် စီမံအုပ်ချုပ်မှု စနစ်များမှာ ရှားပါးသည့်အတွက် မလိုလားအပ်သည့် ဆိုးကျိုးသက်ရောက်မှုများ မရှိစေရန်နှင့် ထိန်းသိမ်းရေးရလဒ်များ ပိုမိုရရှိလာစေရန် လုပ်ငန်းများအား ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ဥယျာဉ်၏ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအပေါ် ခြိမ်းခြောက်မှုများ ကျရောက်နိုင်သည့်နေရာများနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အဆောက်အဦများ၊ စီမံကိန်းများ သို့မဟုတ် ဝန်ဆောင်မှုများဆောင်ရွက်မည့်နေရာများတွင် နိုင်ငံတော်အဆင့် လမ်းညွှန်ချက်များနှင့်အညီ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အောက်ဖော်ပြပါခေါင်းစဉ်ခွဲများတွင် ထိန်းသိမ်းရေးလုပ်ငန်းများ အပေါ် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အသိပညာပေးရန်၊ ထိန်းသိမ်းရေးအောင်မြင်မှုရလဒ်များ တိုးမြှင့်ရရှိလာစေရန် ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဖော်ပြထားပါသည်။

၃. ၁ LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြဆွေးနွေးသွား နိုင်ရန်အတွက် ဒေသခံပူးပေါင်းပါဝင်သူများနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း

LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းစီမံချက်အား မြန်မာဘာသာသို့ ပြန်ဆိုသွားမည်ဖြစ်ပြီး ဒေသခံအမျိုးသား၊ အမျိုးသမီးများနှင့် ဆွေးနွေးသွားနိုင်ရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်သူများဆိုင်ရာအစည်းအဝေးများအားကျင်းပသွားမည်ဖြစ်ပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးမှုများအား ဒေသခံပြည်သူများသို့ အသိပေးသွားရန်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၏အသေးစိတ်အချက်အလက်များအား ဖြန့်ဝေသွားရန် ပူးပေါင်းပါဝင်ပတ်သက်သူများဆိုင်ရာအစည်းအဝေးများအား (၂)နှစ်လျှင် (၁)ကြိမ် ကျင်းပသွားမည်ဖြစ်ပါသည်။ အစည်းအဝေးအားလုံးတွင် မြန်မာနိုင်ငံသဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုင်ရာလမ်းညွှန်ချက် (၁၀)ချက်အား အထူးဦးစားပေးဆွေးနွေးသွားမည် ဖြစ်ပါသည်။ သဘာဝ အခြေခံခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးမှုများကြောင့် ဥယျာဉ်အတွင်းနှင့်အပြင်တွင် ဖြစ်ပေါ်နေသည့် ကောင်းကျိုးဆိုးကျိုးများနှင့် ဆိုးကျိုးများလျော့ကျပြီး ကောင်းကျိုးများဖြစ်ထွန်းလာစေရန် ဆောင်ရွက်နေသည့်ဆောင်ရွက်မှုများကိုလည်း အလေးပေးဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဥယျာဉ်စီမံအုပ်ချုပ်သူများအနေဖြင့် ဤအစည်းအဝေးများမှတစ်ဆင့် ထိန်းသိမ်းရေးလုပ်ငန်းများနှင့်သဘာဝအခြေခံခရီးသွားလုပ်ငန်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးနိုင်မည့်အခွင့်အလမ်းများ ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၃.၂ ဇန်နဝါရီလမှတစ်စုစုစီမံအား သုံးသပ်ခြင်း၊ LMNP သဘာဝအခြေခံခရီးသွားလုပ်ငန်းများ သတ်မှတ်ခြင်းနှင့် လေ့လာရေးခရီးဆိုင်ရာစီမံချက်

ဥယျာဉ်၏စီမံအုပ်ချုပ်မှုဇန် ၄ ခုအတွင်း၊ ဇန်နဝါရီလသဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ခွင့်ပြုသည့်လုပ်ငန်းအမျိုးအစားများအား သတ်မှတ်ပေးသည့် အထွေထွေလမ်းညွှန်ချက်များကို LMNP-GMP ၏ ဇန်နဝါရီလမှတစ်စုစုစီမံချက်တွင် ဖော်ပြထားပါသည်။ ဇန်နဝါရီလ အပန်းဖြေမှုအတွက် ခွင့်ပြုသည့် အတိုင်းအတာပမာဏများကို LMNP-GMP တွင် အကျဉ်းချုပ် ဖော်ပြထားပါသည်။ ဇန်နဝါရီလအား ရေးဆွဲရာတွင် ဥယျာဉ်ဘေးပတ်လည်ရှိ အချို့နေရာများတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်မှု၊ အဆိုပါနေရာများတွင် လုပ်ငန်းများဆောင်ရွက်ရန် သင့်လျော်မှု/မသင့်လျော်မှုဆိုင်ရာ အနေအထားများ၊ လုပ်ငန်းဆိုင်ရာ လိုက်နာရမည့်လမ်းညွှန်ချက်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လိုက်နာရမည့် စည်းမျဉ်းများ၊ ဥယျာဉ်၏ ဂေဟစနစ်များအပေါ် ဤလုပ်ငန်းများ၏အကျိုးသက်ရောက်မှုများအား တိုင်းတာရန်စောင့်ကြည့်လေ့လာမည့်သဘောတူညီမှုများ စသည်တို့အား ဆုံးဖြတ်ပေးသည့် ခရီးသွားလုပ်ငန်းဆိုင်ရာဆောင်ရွက်မှုနှင့်လေ့လာရေးခရီးဆိုင်ရာစီမံချက်အား အကောင်အထည်ဖော်သွားရန် အဓိကပူးပေါင်းပါဝင်ပတ်သက်သူများနှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃.၃ လိပ်ထိန်းသိမ်းရေးစီမံကိန်းတည်ထောင်ခြင်း

LMNP မှာ ဥယျာဉ်အတွင်း ဥဒ္ဓါချသည့် လိပ်မျိုးစိတ်ပေါင်းများစွာ ရှင်သန်ပေါက်ပွားရာနေရာ ဖြစ်ပါသည်။ အဆိုပါလိပ်များမှာ မုဆိုးများအမဲလိုက်ခြင်းနှင့် လိပ်ဥအလွန်အကျွံကောက်ယူ ခြင်းများကြောင့် ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့လျက် ရှိပါသည်။ လိပ်ကြည့်ရှုလေ့လာခြင်း ဆိုင်ရာခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်နှင့်ဝင်ငွေ အခွင့်အလမ်းများ ဖန်တီးနိုင်ရန်၊ လိပ်များ ရှင်သန်ပေါက်ပွားရေးအတွက် လိုအပ်သည့်စီမံအုပ်ချုပ်မှုဆိုင်ရာစနစ်များ၊ လိပ်များကြုံတွေ့ နေရသည့် အန္တရာယ်များနှင့်ပတ်သက်သည့်ဒေသဆိုင်ရာအသိပညာမြှင့်တင်ပေးနိုင်ရန်အတွက် ထိန်းသိမ်းရေးစီမံကိန်းတစ်ခုအား သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုတစ်ခုအနေဖြင့် တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃.၄ သန္တာကျောက်တန်းများ ပြန်လည်ပြုစုထိန်းသိမ်းရေး စီမံကိန်းတည်ထောင်ခြင်း

ယမ်းဘီးလူးနှင့် ဆွဲပိုက်အသုံးပြု၍ ငါးဖမ်းခြင်းကြောင့်ဥယျာဉ်အတွင်းနှင့်အပြင်ဘက်ရှိ သန္တာကျောက်တန်းများမှာ ဆိုးကျိုးများအား သိသာစွာခံစားနေရပါသည်။ မြိတ်ကျွန်းစုနှင့် LMNP တွင် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ ဆလုံလူမျိုးများနှင့် ဥယျာဉ်အားမှီတင်း နေထိုင်ကြသည့်သူများမှာ နေထိုင်စားသောက်ရေးဆိုင်ရာ စီမံဆောင်ရွက်ပေးသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဥယျာဉ်အတွင်း သန္တာကျောက်တန်းများ ပြန်လည်ပြုစုထိန်းသိမ်းရေး စီမံကိန်းအား ဆောင်ရွက်သွားရန် စိတ်ဝင်စားကြပါသည်။ ကနဦးဆွေးနွေးမှုများအရ ပုဂ္ဂလိက ကဏ္ဍများအနေဖြင့်လည်း ဤကဲ့သို့သော စီမံကိန်းများတွင် ငွေကြေးထောက်ပံ့ပေးရန် စိတ်ဝင်စားကြပါသည်။ အထူးသဖြင့် ဤစီမံကိန်းများအား စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် ဥယျာဉ်အား မှီတင်းနေထိုင်ကြသူများပူးပေါင်းပါဝင်မည်ဆိုပါက ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ငွေကြေးထည့်ဝင်ရန် ပိုမိုစိတ်ဝင်စားမည် ဖြစ်ပါသည်။ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဥယျာဉ်၏ထိန်းသိမ်းရေးရည်မှန်းချက်ပန်းတိုင်များ၊ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အသိပညာများမြှင့်တင်ပေးနိုင်ခြင်း၊ ဥယျာဉ်အတွင်း မှီတင်းနေထိုင်ကြသူများအနေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးတွဲပိုင်ဆိုင်သည့်ဟူသည့်ခံယူချက်များဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ မြိတ်တက္ကသိုလ်၊ အက္ကဝါသီပွဲဌာနမှ ကျောင်းသူ ကျောင်းသားများအနေဖြင့် သုတေသနလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်မည် ဖြစ်ခြင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့်မီဗိယာများမှ စိတ်ပါဝင်စားသည့်နေရာ တစ်ခုဖြစ်လာစေရန် ဖန်တီးပေးနိုင်မည်ဖြစ်ခြင်း၊ ဥယျာဉ်၏ ရေပြင်နယ်နိမိတ်အား ထိရောက်စွာ ကင်းလှည့်စစ်ဆေးခြင်းနှင့် ရေပြင်စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ထုတ်ပြန်ခြင်းဆိုင်ရာ လိုအပ်မှုများနှင့်ပတ်သက်၍ ပညာပေးခြင်း၊ ဥယျာဉ်သို့လာရောက်သည့် ဧည့်သည်များအတွက်

ဆန်းသစ်သည့် သဘာဝအခြေခံခရီးသွားဆိုင်ရာစွဲဆောင်မှုတစ်ခုအဖြစ် ဖန်တီးပေးနိုင်ခြင်း၊ ဥယျာဉ်အတွင်းနှင့်အပြင်ဘက်ရှိ အခြားသော သန္တကျောက်တန်းများထိန်းသိမ်းရေးအတွက် စံပြဧရိယာတစ်ခုအဖြစ် ဖန်တီးနိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများရရှိပါသည်။ သန္တကျောက်တန်းများပြန်လည်တည်ထောင်ထိန်းသိမ်းမည့်စီမံကိန်းတစ်ခု ဆောင်ရွက်ရန် အတွက် ဖြစ်နိုင်ခြေအနေအထားအား အကဲဖြတ်ရန်အတွက် သုတေသနလုပ်ငန်းကို စီမံကိန်းတစ်ခုအပေါ် ထိရောက်စွာစီမံအုပ်ချုပ်နိုင်ရန်လိုအပ်သည့်စနစ်များ၊ လုပ်ငန်းစဉ်များနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သုတေသနလုပ်ငန်းအား မကြာလက်ကျေးရွာအနီးရှိ နေရာတစ်ခုတွင်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃.၅ ဆောင်ရန်ရှောင်ရန်များနှင့်ပတ်သက်၍ ပိုစတာများနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း

ဒေသခံပြည်သူများနှင့်ဧည့်သည်များ သတိပြုဖွယ် ဆောင်ရန်၊ ရှောင်ရန်လုပ်ငန်းများကို ပုံဖော်ထားသည့် ကာတွန်းရုပ်ပုံများအား ကောင်းမွန်သောအကျိုးသက်ရောက်မှုရှိစေရန်အတွက် မြန်မာနိုင်ငံအပါအဝင် နေရာအများအပြား၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ LMNP နှင့်သက်ဆိုင်သည့် ဆောင်ရန်၊ ရှောင်ရန်လုပ်ငန်းများဆိုင်ရာ ပိုစတာများ၊ လက်ကမ်းစာစောင်များအား စာရွက်စာတမ်းများပုံစံနှင့် ကွန်ပျူတာအသုံးပြုဖတ်ရသည့် ပုံစံ၊ ပုံစံ (၂)မျိုးဖြင့် ဖြန့်ဖြူးထုတ်ဝေသွားမည်ဖြစ်ပါသည်။ ဥယျာဉ်အတွင်းရှိ သတိပေးဆိုင်းဘုတ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့်ဧည့်သည်များ၊ ကျောင်းများ၊ အစိုးရရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်း အင်တာနက်စာမျက်နှာများအပါအဝင် ပူးပေါင်းပါဝင်ပတ်သက်သူများ အစည်းဝေးပြုလုပ်သည့် နေရာများတွင် ပိုစတာများ၊ လက်ကမ်းစာစောင်များအား ထားရှိသွားမည် ဖြစ်ပါသည်။ MONREC နှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့မှ အခြားနေရာများတွင် အသုံးပြုနေသည့် ဥပမာများအား သုံးသပ်စိစစ်၍ ဥယျာဉ်၏လိုအပ်ချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဆောင်ရန်ရှောင်ရန်များကို သဘောတူညီသွားမည် ဖြစ်ပါသည်။

၃.၆ သဘာဝအခြေခံခရီးသွားလုပ်ငန်းအား အသုံးပြု၍ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း

LMNP တွင် ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များအပါအဝင် ကုန်းနေနှင့်ရေနေ သတ္တဝါအမြောက်အများ ကျက်စားနေထိုင်လျက်ရှိပါသည်။ အဆိုပါမျိုးစိတ်များ၏ နေရင်းဒေသများနှင့် ဂေဟစနစ်များအား ထိန်းသိမ်းကာကွယ်ခြင်းမှာ LMNP ၏ အနာဂတ်ကာလရေရှည်တည်တံ့မှုနှင့် သဘာဝအခြေခံလုပ်ငန်းဆောင်ရွက်ရန် အလားအလာများအတွက် အလွန်အရေးပါ ပါသည်။ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများမှာ နေရင်းဒေသများနှင့် ဂေဟစနစ်များအပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်မှုများအား တိုင်းတာရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည့် သုတေသနလုပ်ငန်းများအပေါ် မူတည်လျက်ရှိပါသည်။ ဥယျာဉ်စီမံ အုပ်ချုပ်မှုအား အထောက်အကူပြုနိုင်ရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းမှ စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် အမှန်တကယ်ထောက်ပံ့ပေးနေမှုနှင့် ထောက်ပံ့ရန် အလားအလာ ရှိနေမှုများနှင့် ထိန်းသိမ်းရေးရည်ရွယ်ချက်များနှင့် ဆက်နွှယ်နေသည့် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

လုပ်ငန်းအစီအစဉ် ၄ - ဈေးကွက်ဖော်ထုတ်ခြင်းနှင့် ရှင်းလင်းတင်ပြမှုများ ဆောင်ရွက်ခြင်း

ယနေ့ကာလအထိ LMNP အား အရည်အသွေးကောင်းမွန်သည့်ခရီးသွားများ လာရောက် လည်ပတ်ရာနေရာအဖြစ် ဖော်ညွှန်း၍ လူသိများလာစေရေး ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်း အနည်းငယ်သာ ရှိပါသေးသည်။ အောက်ဖော်ပြပါလုပ်ငန်းများမှာ ဥယျာဉ်၏တိရစ္ဆာန်၊ အပင်များနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်မှုများနှင့် ပတ်သက်သည့်သတင်းအချက်အလက်များအား ထောက်ပံ့ပေးခြင်း၊ ဥယျာဉ်အား ပြည်တွင်းပြည်ပမှ လူသိများလာစေရန် ဆောင်ရွက်ခြင်း၊ တစ်ချို့သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လေ့လာရေးခရီးစဉ်များ၏ အရည်အသွေးများနှင့် ဥယျာဉ်သို့ လာရောက်လည်ပတ်သည့်ဧည့်သည်များ၏ အတွေ့အကြုံများအား တိုးမြှင့်ခြင်း စသည်တို့အား ဆောင်ရွက်သွားမည့်လုပ်ငန်းများဖြစ်ပါသည်။

၄.၁ LMNP အင်တာနက်စာမျက်နှာတစ်ခုအား တည်ထောင်ကြော်ငြာ၍ မွမ်းမံထိန်းသိမ်းခြင်း

ဥယျာဉ်၏ရာဇဝင်၊ သဘာဝအနေအထားနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများကို ဥယျာဉ်စီမံ အုပ်ချုပ်မှုအား လက်ရှိလွှမ်းမိုးနေသည့် အကြောင်းအရာများ ဖော်ပြပါရှိသည့် စာမျက်နှာများစွာ ပါဝင်သည့် LMNP အင်တာနက်စာမျက်နှာ (www.lampipark.org) အား တည်ထောင်နိုင်ရေးဆောင်ရွက်လျက် ရှိပါသည်။

၄.၂ LMNP နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုရိုက်ကူးထုတ်လုပ်ခြင်း

LMNP ၏သမိုင်းကြောင်း၊ သဘာဝနှင့်ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် ပတ်သက်၍ ဗီဒီယိုမှတ်တမ်းတစ်ခုအား ရိုက်ကူးထုတ်လုပ်သွားမည် ဖြစ်ပါသည်။ ဤဗီဒီယိုမှတ်တမ်းအား မြန်မာနိုင်ငံတွင်းရှိ ဒီဂျစ်တယ် ရုပ်သံလိုင်းများတွင်သာမက နိုင်ငံခြား ဂြိုဟ်တုရုပ်သံလိုင်းများသို့ပါ ဈေးကွက်တင်ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ပါသည်။

၄. ၃ ကြော်ငြာပစ္စည်းများ ဒီဇိုင်းရေးဆွဲခြင်း

လမ်းညွှန်စာအုပ်ငယ်များ၊ လက်ကမ်းစာစောင်များနှင့် ဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအတွက် ဥယျာဉ်ဆိုင်ရာမြေပုံအား ဒီဇိုင်းရေးဆွဲထုတ်ဝေ၍ စာရွက်စာတမ်းများပုံစံ (Hard copy) နှင့် ကွန်ပျူတာအသုံးပြုဖတ်ရှုရမည့်ပုံစံ (Soft Copy) များကို အရေးပါသည့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများ၊ သာမန်ပူးပေါင်းပါဝင်ဆောင်ရွက်သူများနှင့် ဧည့်သည်များသို့ ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ကြော်ငြာပစ္စည်းများအားလုံးအား LMNP ၏ အင်တာနက်စာမျက်နှာတွင် ဒေါင်းလုပ် (Download) ရယူနိုင်မည် ဖြစ်ပါသည်။

၄. ၄ LMNP ခရီးသွားစင်တာ (၁) လုံး တည်ဆောက်ခြင်း

LMNP ခရီးသွားစင်တာအား ယခုလက်ရှိ ဘိုချိုကျွန်းပေါ်တွင် တည်ဆောက်ထားသည့် ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးနှင့်ကပ်လျက် တည်ဆောက်သွားမည် ဖြစ်ပါသည်။ စင်တာမှာ ဥယျာဉ်သို့ လာရောက်သည့် ဧည့်သည်အားလုံးအတွက် သတင်းအချက်အလက် အစုံလင်ဆုံး ပံ့ပိုးပေးနိုင်သည့် အဓိကနေရာတစ်ခု ဖြစ်ပါသည်။ ခရီးသွားစင်တာ၌ စာကြည့်တိုက်ငယ်တစ်ခု၊ ရှင်းလင်းတင်ပြ ထားသည့်နံရံကပ်စာစောင်များ၊ ဆိုင်းဘုတ်များနှင့် ဥယျာဉ်သို့ လာရောက်သည့် ဧည့်သည်များအတွက် ဝယ်ယူနိုင်မည့် ပစ္စည်းများအား ပြသထားမည် ဖြစ်ပါသည်။

၄. ၅ “LMNP ချစ်မြတ်နိုးသူများ” ဒေတာအချက်အလက်စုစည်းမှုတစ်ခုအား တည်ဆောက်ခြင်းနှင့် နှစ်လယ်သတင်းစာများ ထုတ်ဝေခြင်း

ဥယျာဉ်၏ လုပ်ငန်းအစီအစဉ်များ၊ အဓိကဆောင်ရွက်နေသည့်လုပ်ငန်းများ တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများဆိုင်ရာသတင်းများအား ၆ လ တစ်ကြိမ် ပုံနှိပ်ထုတ်ဝေသွားမည့် သတင်းစာအားဥယျာဉ်သို့ လာရောက်သည့်ဧည့်သည်များနှင့် အခြားအသင်းဝင်ထားသည့်စိတ်ပါဝင်စားသူများသို့ ဖြန့်ဝေပေးသွားနိုင်ရန်အတွက် သတင်းစာထုတ်ဝေနိုင်ရေးအချက်အလက်စုစည်းမှု ဒေတာဘေ့စ်တစ်ခုအား တည်ထောင်သွားမည် ဖြစ်ပါသည်။

၄. ၆ တီရှပ်အကျီ ဒီဇိုင်းပြိုင်ပွဲ ကျင်းပခြင်း

တီရှပ်အကျီ ဒီဇိုင်းပြိုင်ပွဲကျင်းပခြင်းအား အခန်းကဏ္ဍ (၃)ခုဖြင့် တစ်နှစ် (၂)ကြိမ် ကျင်းပသွားမည် ဖြစ်ပါသည်။ ပထမကဏ္ဍကို ကျောင်းနေကလေးများနှင့် ဥယျာဉ်အတွက် လည်းကောင်း၊ ဒုတိယကဏ္ဍကို ဥယျာဉ်အားမှီခိုနေထိုင်ကြသည့်ဒေသခံပြည်သူများအတွက်လည်းကောင်း၊ တတိယကဏ္ဍကို “LMNP ချစ်မြတ်နိုးသူများ” ဒေတာဘေ့စ်အဖွဲ့ဝင်များ အတွက်လည်းကောင်း ကျင်းပပေးသွားမည်ဖြစ်ပါသည်။ စည်းကမ်းချက်များအား ပြိုင်ပွဲ တစ်ခုချင်းစီအတွက် ရေးဆွဲသွားမည်ဖြစ်ပြီး မတူညီသည့် အခန်းကဏ္ဍများအတွက် ကွဲပြားသည့် ပြိုင်ပွဲဆိုင်ရာအဓိကအကြောင်းအရာများ ရေးဆွဲသွားမည် ဖြစ်ပါသည်။ ကဏ္ဍတစ်ခုချင်းစီမှ ထိပ်ဆုံးရရှိသည့် ဒီဇိုင်း ၂ မျိုး သို့ ၃ မျိုးအား တီရှပ်အကျီ ချုပ်လုပ်၍ ဥယျာဉ်ဧည့်သည်စင်တာတွင် ရောင်းချနိုင်ရေး၊ အင်တာနက်စာမျက်နှာမှ ရောင်းချနိုင်ရေးနှင့် အခြားလက်လီရောင်းချမည့်သူများအား ဖြန့်ဖြူးပေးခြင်းများဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄. ၇ နှစ်စဉ် ဧည့်သည်စစ်တမ်းကောက်ယူခြင်းဆိုင်ရာမေးခွန်းများအား ဆန်းစစ်၍ ဖြန့်ဝေခြင်း

LMNP ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာထုတ်ကုန်များ၊ ဝန်ဆောင်မှုပုံစံများနှင့် ပတ်သက်၍ ဧည့်သည်များ၏အမြင်နှင့် သုံးသပ်ချက်များအား အကဲဖြတ်ရန်အတွက် မေးခွန်း ပုံစံတစ်ခုအား ဒီဇိုင်းရေးဆွဲ၍ ဤစီမံချက်ပြင်ဆင်ရေးလုပ်ငန်းစဉ်၏အစိတ်အပိုင်းတစ်ခုအဖြစ် ဖြန့်ဝေထားပြီးဖြစ်ပါသည်။ ကောက်ယူရရှိသည့် အချက်အလက်များအား အကဲဖြတ်ခြင်းနှင့် ပြန်လည်တင်ပြခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်အကျဉ်းချုပ်အစီရင်ခံစာနှင့်အတူ စာရင်းကောက်ယူမည့် စာရွက်စာတမ်းများအား တစ်နှစ်တာ ကာလပတ်လုံး ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

၄. ၈ ဈေးကွက်သုတေသနလုပ်ငန်းအပိုင်းငယ်များဆောင်ရွက်ခြင်း

ဥယျာဉ်သို့ ဧည့်သည်အသစ်များ ပိုမိုလာရောက်စေနိုင်မည့်အနေအထားများအားအကဲဖြတ်ရန်အတွက် ဈေးကွက်သုတေသနလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သုတေသန လုပ်ငန်းတွင် (က) LMNP အတွက် သင့်လျော်နိုင်မည့် ပြည်သူလူထုအခြေပြခရီးသွား လုပ်ငန်းစံနမူနာပုံစံများအား အကဲဖြတ်ခြင်း၊ (ခ) ဥယျာဉ်သို့ နေ့ချင်းပြန်ခရီးလာရောက်ရန် ဖြစ်နိုင်သည့် စိတ်ဝင်စားမှုအနေအထားများနှင့် အဆိုပါခရီးစဉ်အတွက် အခကြေးငွေပေးလိုမှုများအား တိုင်းတာရန် ကော့သောင်းခရီးသွားလုပ်ငန်းဈေးကွက်အား အကဲဖြတ်ခြင်း၊ (ဂ)ဥယျာဉ်အားမှီတင်းနေထိုင်ကြသည့်ဒေသခံပြည်သူများ ရရှိခံစားနေသည့် သဘာဝ

အခြေခံခရီး သွားလုပ်ငန်းဆိုင်ရာအကျိုးအမြတ်များအား တိုင်းတာသုတေသနပြုလုပ်သွားရန်နှင့် ထိန်းသိမ်းရေးရည်ရွယ်ချက်များအတွက် ဒေသခံပြည်သူများထံမှ အထောက်အပံ့ ပြည့်ဝစွာရရှိနိုင်ရန် သဘာဝအခြေခံခရီးသွားလုပ်ငန်းမှ ၎င်းတို့အား ပံ့ပိုးပေးရမည့်အကျိုးအမြတ်များအား ရေတွက်သတ်မှတ်သွားရန်တို့ ပါဝင်ပါသည်။

၄.၉ ခရီးသွားစာရေးဆရာများ၊ အင်တာနက်စာမျက်နှာတည်ထောင်သူများ၊ ဂျာနယ်သတင်းထောက်များ၊ လမ်းညွှန်စာအုပ်ရေးသားသည့်သူများအား LMNP သို့ ဖိတ်ကြားခြင်း

ခရီးသွားစာရေးဆရာများ၊ အင်တာနက်စာမျက်နှာတည်ထောင်သူများ၊ ဂျာနယ်သတင်းထောက်များ၊ လမ်းညွှန်စာအုပ်ရေးသားသည့်သူများအတွက် LMNP သို့ နှစ်စဉ် မိတ်ဆွေဖြစ် ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ခရီးသွားမဂ္ဂဇင်းများ၊ အင်တာနက်စာမျက်နှာများ၊ လမ်းညွှန်စာအုပ်များနှင့် နိုင်ငံတော်သတင်းစာများတွင် စာရေးဆရာများအနေဖြင့် အကြောင်းအရာအမျိုးမျိုးအား ထည့်သွင်းသွားနိုင်ရန် အထောက်အကူပြုမည့် သတင်းအချက်အလက်ပြည့်စုံကြွယ်ဝစွာ ဆက်သွယ်သွားနိုင်ကြရန် ဖြစ်ပါသည်။





A project of

In collaboration with

Funded by

